



မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ
နှင့် မိတ်ဖက်ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ
ဥရောပ သမဂ္ဂ၏ မဟာဗျူဟာ

၂၀၁၈ ဩဂုတ်လ

မာတိကာ

| | | |
|-------|---|----|
| ၁ | အတိုကောက်စကားလုံးများ | 4 |
| ၂ | မိတ်ဆက် | 5 |
| ၃ | ရေခဲမြေခဲအနေအထား | 5 |
| ၃.၁ | မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းမြင်ကွင်း | 5 |
| ၃.၂ | အစိုးရ နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ဆက်ဆံရေး | 6 |
| ၃.၃ | မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSOs) ၏ လုပ်နိုင်စွမ်း အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် EUD ၏ ချိတ်ဆက်ဆောင်ရွက်မှု နှင့် လေ့လာတွေ့ရှိခဲ့ ရသော | 7 |
| ၃.၄ | သင်ခန်းစာများ မိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ၏ ရည်ရွယ်ချက်များ၊ မျှော်မှန်းရလဒ်များ နှင့် | 8 |
| ၄ | လမ်းညွှန်အခြေခံမူများ | 10 |
| ၄.၁ | ယေဘုယျရည်ရွယ်ချက် | 10 |
| ၄.၂ | အသေးစိတ်ရည်ရွယ်ချက်များ | 10 |
| ၄.၃ | မျှော်မှန်းရလဒ်များ | 10 |
| ၄.၄ | ရလဒ်အညွှန်းများ | 11 |
| ၄.၅ | ဦးတည်အုပ်စု | 11 |
| ၄.၆ | လမ်းညွှန် အခြေခံ မူများ | 12 |
| ၄.၆.၁ | ရေခဲမြေခဲအနေအထား၏ အလျင်အမြန်ပြောင်းလဲတိုးတက်မှုများကို အသိအမှတ်ပြုခြင်း | 12 |
| ၄.၆.၂ | အချင်းချင်းအပြန်အလှန်တာဝန်ခံယူမှု | 12 |
| ၄.၆.၃ | ပွင့်လင်းမြင်သာမှု | 12 |
| ၄.၆.၄ | ပတ်သက်ပါဝင်မှု | 13 |
| ၄.၆.၅ | သင်ယူမှုဖြစ်စဉ် မြန်မာနိုင်ငံရှိ CSOs များနှင့် မိတ်ဖက်ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် မဟာဗျူဟာမြောက် | 13 |
| ၅ | မူဘောင် ချိတ်ဆက်ဆောင်ရွက်မှုနှင့် ရည်မှန်းထားသော ပထဝီဝန်များ အတွက် မဟာဗျူဟာမြောက် | 13 |
| ၅.၁ | ဧရိယာနယ်မြေများ | 13 |
| ၅.၂ | ရလဒ်နယ်ပယ်ဧရိယာများ ရလဒ်နယ်ပယ်ဧရိယာ (၁) - EU နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း အပြန်အလှန်ဆွေးနွေးသည့် | 14 |
| ၅.၂.၁ | စကားဝိုင်း (SD) | 14 |
| ၅.၂.၂ | ရလဒ်နယ်ပယ်ဧရိယာ (၂) - မူဝါဒပြောင်းလဲရေးဆိုင်ရာ မူဝါဒသုတေသနဆောင်ရွက်ခြင်း ရလဒ်နယ်ပယ်ဧရိယာ (၃) - ဆက်သွယ်ရေး၊ ကမ်းလင့်ထောက်ကူရေး နှင့် | 18 |
| ၅.၂.၃ | ကွန်ရက်ချိတ်ဆက်ရေး | 19 |
| ၅.၂.၄ | ဆက်စပ်ချိတ်ဆက်နေသော (Cross-Cutting) ကိစ္စရပ်များ | 20 |
| ၅.၂.၅ | စွမ်းရည်ဖွံ့ဖြိုးမှု | 21 |
| ၅.၂.၆ | ကျားမရေးရာကဏ္ဍ (Gender) | 21 |
| ၅.၂.၇ | အားနည်းချို့တဲ့သောအုပ်စုများ | 21 |
| ၆ | စီမံကိန်းအကောင်အထည်ဖော်သည့် ပြဋ္ဌာန်းနည်းလမ်းများ နှင့် အစီအစဉ်များ | 22 |
| ၆.၁ | ပြဋ္ဌာန်းနည်းလမ်းများ | 22 |

| | | |
|-------|--|----|
| ၆.၂ | အခန်းကဏ္ဍများ နှင့် တာဝန်များ | 23 |
| ၆.၂.၁ | ဥပဒေရေးရာပညာရှင်များ ကိုယ်စားလှယ်အဖွဲ့ | 23 |
| ၆.၂.၂ | ဒေသရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဥပဒေရေးရာပညာရှင်၏ အကောင်အထည်ဖော်ဆောင်ရွက်ရေး မိတ်ဖက်အဖွဲ့များ (NGOs၊ INGOs နှင့် နိုင်ငံတကာအဖွဲ့အစည်းများ) | 23 |
| ၆.၂.၃ | အဖွဲ့ဝင်နိုင်ငံများ | 24 |
| ၆.၂.၄ | ဘေးအန္တရာယ် ဆန်းစစ်ခြင်း | 24 |
| ၈ | စောင့်ကြည့်လေ့လာခြင်း နှင့် ဆန်းစစ်အကဲဖြတ်ခြင်း | 25 |
| ၉ | နောက်ဆက်တွဲစာရင်း | 25 |

၁။ အတိုကောက်စကားလုံးများ

- CSOs - အရပ်ဘက်လူမှုအဖွဲ့အစည်းများ
- CS - အရပ်ဘက်လူ့အဖွဲ့အစည်း
- EU - ဥရောပသမဂ္ဂ
- EUD - မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့
- GONGOS - အစိုးရက ဖွဲ့စည်းထားသော/နှင့်ပေါင်းစည်းထားသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ
- INGOs - အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ
- MS - အဖွဲ့ဝင်နိုင်ငံများ
- SD - စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း
- SDGs - စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
- UN - ကုလသမဂ္ဂ

၂။ မိတ်ဆက်

ဥရောပကော်မရှင်၏ ၂၀၁၂ ခုနှစ် ကြေငြာချက် ဖြစ်သည့် 'ဒီမိုကရေစီ နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး - ဥရောပ၏ ပြင်ပဆက်သွယ်မှုဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်မှု'¹ သည် 'လုပ်ပိုင်ခွင့်ရှိသည့် အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခုသည် မည်သည့် ဒီမိုကရက်တစ်စနစ်တွင်မဆို အထူးအရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး၊ ၎င်းကိုယ်တိုင်ရှိ တန်ဖိုးတစ်ရပ်ဖြစ်ကြောင်း' တိကျပြတ်သားစွာ အသိအမှတ်ပြုထားပြီး၊ 'ဒေသများအားလုံးရှိ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ပိုမို၍ မဟာဗျူဟာမြောက်သော ချဉ်းကပ်မှု'² ကိုလိုအပ်ကြောင်း ဖော်ပြထားသည်။

ဒီမိုကရက်တစ်အုပ်ချုပ်မှုတစ်ရပ် ဖွံ့ဖြိုးရေးတွင် CSOs သည် ပိုမို၍အားကောင်းသောအခန်းကဏ္ဍတစ်ရပ်အနေဖြင့် မည်သို့ ပါဝင် သည်ကို ထည့်သွင်းစဉ်းစားရန် ဥရောပသမဂ္ဂ (EU) နှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ (MS) ၏ ချိတ်ဆက်ဆောင်ရွက်မှုအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ EU သဘောတူညီချက် (၂၀၁၇) ဖြင့် မကြာသေးမီက အားဖြည့်ဆောင်ရွက်ထားသည်။ ၎င်း၌ ပိုမိုအားကောင်းစေသော ဘက်ပေါင်းစုံရှိသက်ဆိုင်သူများ ပတ်သက်ပါဝင်သော မိတ်ဖက်ဆောင်ရွက်မှုများကို တောင်းဆိုထည့်သွင်းထားပါသည်။ အဆိုပါ ကတိကဝတ်များသည် ၂၀၃၀ အာဂျင်ဒါ (2030 Agenda) နှင့် သင့် လျော်ဆက်စပ်မှုရှိသည်။ ၎င်းသည် CSOs တို့နှင့် ချိတ်ဆက်ဆောင်ရွက်မှုများအပါအဝင် ခိုင်မာအားကောင်းသော မိတ်ဖက်ဆောင်ရွက်မှုသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၏ အဓိကဗဟိုနေရာတွင် ရှိပါသည်။

ဤကတိကဝတ်များကို အကောင်အထည်ဖော်ရန် ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့ (EUD) သည် မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ၎င်း၏ မိတ်ဖက်ဆောင်ရွက်မှုကို မြှင့်တင်ရန် EU ၏ မဟာဗျူဟာအသစ်

¹ ကြေငြာချက် [COM], 2012, 492

² နောက်ဆက်တွဲ - II.B.a of Regulation (EU) No. 233/2014 အရ CSOs ကို လွတ်လပ်၍ တာဝန်ယူမှုရှိသော အစိုးရမဟုတ်သော၊ အကျိုးအမြတ်မယူသော ဆောင်ရွက်သူများအဖြစ် ဖွင့်ဆိုပြီး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဌာနတိုင်းရင်းသားများကို ကိုယ်စားပြုသောအဖွဲ့အစည်းများ၊ နိုင်ငံတော်အဆင့် နှင့်/သို့မဟုတ် တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသော အဖွဲ့အစည်းများ၊ အခြားနိုင်ငံသို့အခြေချနေထိုင်သူ (ဒိုင်ယာစပိုရာ) အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများရှိ ပြောင်းရွှေ့နေထိုင်သူ အဖွဲ့အစည်းများ၊ ဒေသခံ ကုန်သည်အဖွဲ့အစည်းများ နှင့် နိုင်ငံသားအုပ်စုများ၊ သမဝါယမအဖွဲ့များ၊ အလုပ်သမားအစည်းအရုံးများ နှင့် ကုန်သည်သမဂ္ဂများ (လူမှုမိတ်ဖက်များ)၊ စီးပွားရေး နှင့် လူမှုအကျိုးအမြတ်များကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ အဂတိလိုက်စားမှု နှင့် လိမ်လည်မှုကို တိုက်ထုတ်၍ ကောင်းမွန်သောအုပ်ချုပ်ရေးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ လူမှုအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် ခွဲခြား ဆက်ဆံမှုကို တိုက်ထုတ်သည့် အဖွဲ့အစည်းများ၊ ဗဟိုချုပ်ကိုင်မှု လျော့နည်းသော ဒေသတွင်း ကော်ပိုရေးရှင်း နှင့် ပူးပေါင်းမှု ဆိုင်ရာ ဒေသခံ အဖွဲ့ အစည်းများ (ကွန်ရက်များပါဝင်သည်)၊ စားသုံးသူအဖွဲ့အစည်းများ၊ အမျိုးသမီးများ နှင့် လူငယ်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်၊ သင်ကြားရေး၊ ယဉ်ကျေးမှု၊ သုတေသန နှင့် သိပ္ပံဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ဘုရားကျောင်းများ နှင့် ဘာသာရေး အဖွဲ့အစည်းများ နှင့် ရပ်ရွာများ၊ မီဒီယာ နှင့် အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့် လွတ်လပ်သော နိုင်ငံရေး ဖောင်ဒေးရှင်းများအပါအဝင် လွတ်လပ်သော ဖောင်ဒေးရှင်းများ ပါဝင်ကြ သည်။

(၂၀၁၈-၂၀၂၀) တစ်ရပ်ကို ရေးဆွဲခဲ့ပါသည်။ အဆိုပါ မဟာဗျူဟာအသစ်တွင် EU ၏ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းပြမြေပုံ (၂၀၁၄ -၂၀၁၇) အကောင်အထည်ဖော်ဆောင်ရွက်မှုတို့မှ လေ့လာတွေ့ရှိခဲ့သော သင်ခန်းစာများအား ထည့်သွင်းစဉ်းစားခဲ့ပြီး၊ CSOs ကိုယ်စားလှယ် ၃၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည့် ဒေသဆိုင်ရာ ညှိနှိုင်း ဆွေးနွေးမှုလေးခုကို ပြုလုပ်ခဲ့သည်။ ၎င်းအပြင် စီမံကိန်း ရေးဆွဲမှု နှင့် ချဉ်းကပ်မှုတို့ကို ချိန်ညှိရန်အတွက် အဖွဲ့ဝင်နိုင်ငံများ နှင့် အခြား သက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် EU ၏ စီမံကိန်းအား အကောင်အထည်ဖော်ဆောင်နေသည့် မိတ်ဖက်များနှင့်လည်း တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

၃။ ရေခဲမြေခဲအနေအထား

၃.၁။ မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းမြင်ကွင်း

မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းသည် ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ၊ အစဉ်အလာအရ နှင့် တိုင်းရင်းသားလူမျိုးစုအရ အမျိုးမျိုးကွဲပြားကြပြီး၊ မတူကွဲပြားသောပုံပန်းသဏ္ဍာန်များ၊ တရားဝင် မှတ်ပုံတင်ထားသောအဖွဲ့ နှင့် မှတ်ပုံမတင်ထားသောအဖွဲ့ (formality and informality) များအဖြစ် အမျိုးမျိုး ကွဲပြားကြသည်။

ပမာဏကြီးမားသော ပြည်ပအကူအညီကို ရယူရန် အကန့်အသတ်ဖြင့်ရှိနေသော စွမ်းရည်များ ကြောင့်သော်လည်းကောင်း၊ တရားဝင်မှတ်ပုံမတင်ထားခြင်းကသော်လည်းကောင်း ဒေသခံ အရပ်ဘက်အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရေးတွင် အရေးပါသော နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGOs) နှင့် မဖြစ်မနေ မိတ်ဖက် ဆောင်ရွက်မှု ပြုလုပ်နေကြရသည်။ ဤသည်မှာ INGOs တို့သည် ဒေသခံ CSOs တို့အတွက် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု နှင့် ရန်ပုံငွေများကို လက်လှမ်းမီရန်အတွက် အခွင့်အလမ်းများ ဆောင်ကြဉ်းပေးသည့် အဓိက အခန်းကဏ္ဍတစ်ရပ်ဖြင့် ပါဝင်သည့် သဘောဖြင့် ဒေသခံ CSOs ၏ အခြေခံအဆောက်အအုံဆိုင်ရာ အဖွဲ့ အစည်းများအဖြစ် ဦးတည်သွားစေသည်။ သို့ရာတွင် ကွန်ရက်များနှင့် ပေါင်းစုံထားသောအဖွဲ့အစည်းများ ဖွဲ့စည်း ထားသည့် ဒေသခံ CSOs အနည်းငယ်ရှိပါသည်။ ၎င်းတို့သည် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs) ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော အေဂျင်စီများဖြစ်လာခဲ့သည်။ အထူးသဖြင့် EU နှင့် အခြား နိုင်ငံတကာ မိတ်ဖက်အဖွဲ့များက ဝန်ဆောင်မှုများပေးရန် နှင့် နိုင်ငံသားဆိုင်ရာအသိအမြင်များကို မြှင့်တင်ရန်

ခက်ခဲမှု ရှိသော တိုင်းဒေသကြီးများ နှင့် ပြည်နယ်များတွင် ၎င်းတို့သည် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CBOs) ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော အေဂျင်စီများဖြစ်လာခဲ့သည်။ ဤအဖွဲ့အစည်းများသည် ဘက်လိုက်မှုမရှိဘဲ ပဋိပက္ခများဖြစ်နေသော နယ်မြေဧရိယာများ၌ ကယ်ဆယ်ရေးအကူအညီများ ဖြန့်ဝေပေးရာတွင်လည်း အလွန် အရေးပါသည်။

ဒေသခံ CSOs အများအပြား၏ လုပ်ငန်း နှင့် အောင်မြင်မှုများသည် ထင်သာမြင်သာမှုကင်းမဲ့ပြီး၊ သူတို့ရင်ဆိုင်ရသော အန္တရာယ်များနှင့် စိန်ခေါ်မှုများအကြောင်းနှင့် သူတို့ရည်မှန်းသော အပြောင်းအလဲများ အကြောင်းတို့ကို မဆိုစလောက်သာ သိရှိကြသည်။ ထို့ပြင် အခြားနိုင်ငံအများအပြားမှာကဲ့သို့ အရပ်ဘက်လူမှုအုပ်စုများတွင် တိုင်းရင်းသား လူမျိုးစုအရ နှင့် ယဉ်ကျေးမှုအရ ခွဲခြားမှု၊ မြို့ပြနှင့် ကျေးလက် အားပြိုင်မှု၊ နိုင်ငံရေးတွင် ပါဝင်ယှဉ်ပြိုင်မှုများ ရှိနေသည်။ ဆိုရလျှင် မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လေ့လာရန် များစွာကျန်ရှိနေသေးပြီး၊ ဒေသခံ CSOs သည် မြန်မာနိုင်ငံတွင် အပြောင်းအလဲကို မည်သို့မြှင့်တင်နိုင်ပြီး၊ သူတို့၏ကြိုးပမ်းမှုများတွင် နိုင်ငံတကာမိတ်ဖက်များသည် မည်သို့ ကူညီပေးနိုင်သည်တို့ကို နားလည်သဘောပေါက်ရန်အတွက် တိုက်ရိုက်စကားပိုင်း နှင့် သုတေသနဆောင်ရွက်မှုတို့ လိုအပ်နေသေးသည်။

၃.၂။ အစိုးရ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ဆက်ဆံရေး

အများပြည်သူလူမှုဘဝတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း ပူးပေါင်းပါဝင်မှုသည် မြန်မာနိုင်ငံတွင် အသစ်ဖြစ်ရပ် မဟုတ်ပါ။ သို့ရာတွင် နှစ်ပေါင်း ၅၀ ကျော်အထိ CSOs တို့သည် မြန်မာနိုင်ငံတွင် လည်ပတ်ရေးဆိုင်ရာ အကန့်အသတ်တားဆီးပိတ်ပင်မှုများဖြင့် ရင်ဆိုင်ခဲ့ကြပြီး၊ အများစုမှာ အစိုးရစနစ်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းအဖြစ် အထင်ခံခဲ့ရသည်။ အထူးသဖြင့် ဘာသာရေး အခြေပြုအဖွဲ့အစည်းများနှင့် စစ်အစိုးရ (၁၉၆၂ - ၂၀၁၆)မှ ထိန်းချုပ်ထားသော အဖွဲ့အစည်းများသာ ရှင်သန်နိုင်ခဲ့ကြသည်။ အခြားအဖွဲ့အစည်းများမှာ သူတို့၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန်အလို့ငှာ တမင်တကာ အရားဝင်မဟုတ်သော အဖွဲ့အစည်းအနေဖြင့် ဆက်လက် ရှိနေခဲ့ကြသည်။ သို့ရာတွင် သိန်းစိန် (၂၀၁၁ - ၂၀၁၆) လက်ထက် ယခင်တပ်မတော်အစိုးရ သက်တမ်းကာလ အတွင်း၌ နှေးကွေးသော်လည်း တိုးတက်မှုရှိသော ပွင့်လင်းလာမှုကို မြင်တွေ့နိုင်ပါသည်။ လူသိရှင်ကြား တက်ကြွသော အရပ်ဘက်လူမှုအဖွဲ့အစည်းများ စတင်ထွက်ပေါ်လာခဲ့ပြီး၊ နိုင်ငံရေးအရ ဖိနှိပ်ခြင်း နှင့် လက်နက်ကိုင်ပဋိပက္ခများဖြင့် ဆိုးရွားသောအနေအထားတွင် ရှိနေခဲ့သော်လည်း CSOs တို့မှာ လူမှုအများစုအတွက်

အခြေခံ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးရန် အဓိကနေရာတွင် ရှိနေခဲ့ကြပြီး၊ အထူးသဖြင့် ပဋိပက္ခဖြစ်နေသော နယ်မြေများတွင် ယခုထိတိုင် ဆက်လက် အရေးပါလျက် ရှိနေကြ သည်။

၂၀၀၈ ခုနှစ်တွင် ဆိုက်ကလုန်းနာဂစ်သည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် ရန်ကုန်တိုင်းဒေသကြီး၏ နေရာ အစိတ်အပိုင်းအချို့ကို အကြီးအကျယ်ပျက်ဆီးစေခဲ့ပြီး၊ လူပေါင်း ၂.၄ သန်းအပေါ် ထိခိုက်စေခဲ့ကာ လူအသက် ပေါင်း ၁၃၈၀၀၀ ကျော် သေကျေပျက်စီးခဲ့ရသည်။ ဤလူသားချင်း စာနာသောဘေးဒုက္ခအား ထိရောက်သော အစိုးရ၏တုံ့ပြန်မှု မရှိခဲ့ခြင်းသည် ကယ်ဆယ်ရေးကို ထောက်ပံ့ပေးစေသည့် အလွတ်သဘောဆန်သော အဖွဲ့အစည်းများ အများအပြားဖွဲ့စည်းမှုကို ပေါ်ထွက်စေခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့မှအချို့မှာ ရပ်ရွာအခြေပြု အဖွဲ့အစည်းကွန်ရက်များအဖြစ် ဖွဲ့စည်းခဲ့ကြသည်။ ခြုံကြည့်လျှင် ၎င်းမှာ မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍသို့ တစ်နည်းနည်းဖြင့် တရားဝင်ရောက်ရှိသွားစေခြင်းဖြစ် သည်။

၂၀၁၁ ခုနှစ်မှစတင်၍ ပိုမို၍ နိုင်ငံရေးအရ ချိတ်ဆက်ဆောင်ရွက်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ အခွင့်အလမ်းတရပ် ပေါ်ပေါက်လာသည်ကို လေ့လာ အကဲခတ်နိုင်ပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှစ်ခုလုံးသည် အရပ်ဘက်လူ့အဖွဲ့အစည်းဖွံ့ဖြိုးရေး အတွက် အခွင့်အလမ်းများ နှင့် လူ့အခွင့်အရေးအတွက် လေးစားလိုက်နာမှုတို့အပါအဝင် ဒီမိုကရက်တစ်တိုးတက်မြှင့်တင်မှုဆိုင်ရာ မျှော်လင့်ချက်များကို ဖန်တီးပေးခဲ့သည်။ သို့ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍ နှင့် အာဏာပိုင်များနှင့်၎င်း၏ ဆက်ဆံရေးမှာ ဝေဝါးနေဆဲဖြစ်သည်။ လက်ရှိရေခဲမြေခဲအနေအထားသည် ယေဘုယျဆန်သောအဓိပ္ပါယ်ဖြင့် အများပြည်သူဆိုင်ရာ လှုပ်ရှားမှုတွင် အရပ်ဘက်လူ့အဖွဲ့အစည်း ပူးပေါင်းပါဝင်မှုအတွက် နေရာကျိုးခြင်းနှင့်ပတ်သက်သော လိုအပ်ချက်များဖြင့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှုနှင့် လုပ်ငန်းစဉ်များကို အကောက်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အာဏာပိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် CSOs တို့အတွက် အခွင့်အလမ်းများ အပြန်အလှန် တည်ရှိနေမှုတို့ဖြင့် ပုံဖော်ကြပါသည်။

၂၀၁၄ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သော အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (ARL) သည် အရပ်ဘက်အဖွဲ့အစည်းများ မှတ်ပုံတင်လာရန် အရေးပါသောဥပဒေဆိုင်ရာ မွမ်းမံမှုတို့ကို ပြဋ္ဌာန်းထားပါသည်။ ယခုကာလတွင် များစွာသော CSOs တို့မှာ မှတ်ပုံတင်ထားပြီးဖြစ်ကြသည် သို့မဟုတ် မှတ်ပုံတင် တင်ထားတုန်းအနေ အထားတွင်ရှိနေကြပါသည်။ အစိုးရနှင့် CSOs တို့၏ ဆက်ဆံရေးနှင့်ပတ်သက်၍ အဆိုပါ ဥပဒေသည် CSOs တို့အတွက် နိုင်ငံတော်အဆင့်နှင့် ဒေသခံ အာဏာပိုင်များတို့အကြား တရားဝင်

ချိတ်ဆက်ဆောင်ရွက်မှုရရှိရန်အတွက် အခွင့်အလမ်းများကို တိုးပွားစေခဲ့ပြီးဖြစ်သည်။ အစိုးရနှင့် CSOs တို့အကြား တိုးတက်ကောင်းမွန်လာသော ချိန်ဆက်မှုများအား အစားအစာဖူလုံရေးနှင့် အဟာရ၊ နှင့် လူမှုရေးဆိုင်ရာ အကာအကွယ်ပေးခြင်းတို့ကဲ့သို့သော များစွာသော ကဏ္ဍတို့ကို လေ့လာအကဲခတ်နိုင်ပါသည်။³ ဆိုလိုသည်မှာ CSOs တို့သည် ဥပဒေရေးရာ နှင့် အစိုးရ မဟာဗျူဟာများချမှတ်ဆောင်ရွက်ရာတို့၌ တရားဝင်ရော၊ အလွတ်သဘောနေနှင့်ပါ ကူညီဆောင်ရွက်ပေး နိုင်ခြင်း ဖြစ်ပါသည်။ တိုင်းဒေသကြီးအဆင့် နှင့် ပြည်နယ်အဆင့်တို့တွင် ဒေသခံအာဏာပိုင် အဖွဲ့အစည်းများသည် ဒေသခံကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် CSOs တို့ကို ပါဝင်စေလျက် ၎င်းတို့၏ထပ်ဖြည့်တန်ဖိုးအား ပိုမိုအသိအမှတ်ပြုလာကြပါသည်။

သို့ရာတွင် CSOs တို့၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မယုံကြည်မှုများ နှင့် သိမြင်မှုအားနည်းခြင်းတို့သည် မူဝါဒချမှတ်ရေးလုပ်ငန်းစဉ်၌ သူတို့၏ မဟာဗျူဟာမြောက်ချိတ်ဆက်ဆောင်ရွက်မှုကို လျော့ပါးစေနိုင်သည်။ ဥပဒေ ပြုပြင် ပြောင်းလဲမှုသည် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ဖွဲ့စည်းမှုနှင့် စုစည်းနိုင်မှုကို ဧကန်တိုးတက်စေနိုင်ခဲ့သော်လည်း လက်ရှိဥပဒေရေးရာမူဘောင်သည် တာဝန်ရှိမှုများ နှင့် ဗျူရိုကရက်တစ် အကျပ်အတည်းများအရ စိန်ခေါ်မှုများစွာ ရှိနေဆဲဖြစ်သည်။ အကောင်အထည်ဖော်ရေးဆိုင်ရာ နည်းဥပဒေများထုတ်ပြန်မှုတွင် နှေးကွေးခြင်း၊ မှတ်ပုံတင်ခြင်းဆိုင်ရာ သတင်းအချက်အလက်များရှိမနေခြင်း နှင့် နှောင့်နှေးကြန့်ကြာမှုများသည် CSOs လျှောက်ထားချက်များကို ငြင်းပယ်မှုအဖြစ်သို့ တွန်းပို့သကဲ့သို့ ဖြစ်သွားတတ်သည်။ အခြားဥပဒေများသည် CSOs တို့၏ ဖွဲ့စည်းပုံတို့နှင့် ကြောင်းကျိုးဆက်နွယ်မှု ရှိမနေသော်လည်း သက်ဆိုင်ရာ နယ်ပယ်များ သို့မဟုတ် လုပ်ငန်းဆောင်ရွက်မှု ကဏ္ဍများအား ထိန်းညှိထားခြင်းသည် ဒေသခံ CSOs အတွက်ရော၊ INGOs⁴ အတွက်ပါ ၎င်းတို့ ၏ လည်ပတ်ဆောင်ရွက်မှုတို့ကို ပိုမို အကန့်အသတ်ဖြစ်ပေါ် စေပါသည်။

၃.၃။ မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSOs) ၏ လုပ်နိုင်စွမ်း

မြန်မာနိုင်ငံရှိ ဒေသခံ CSOs အများစုမှာ အသေးစားမှ အလတ်စား အရွယ်အစားများရှိသည့် အဖွဲ့အစည်းများဖြစ်ကြပြီး၊ ၎င်းတို့၌ အကန့်အသတ်ဖြင့်ရှိနေသော စွမ်းရည်များဖြင့်ပင်လျှင်၊ ဆင်းရဲနွမ်းပါးသူများ၊ အားနည်းချို့ငဲ့ပြီး ဖယ်ကြည့်ထားခြင်းခံရသူများအတွက် အခြေခံဆောင်ရွက်မှုများကို ထောက်ပံ့ပေးခြင်း နှင့် မကြာသေးမီ ကာလမှစ၍ ဒေသအဆင့်၌ အများပြည်သူအာဏာပိုင်အုပ်စုများ၏ တာဝန်ခံယူမှုဆိုင်ရာများ

³ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ လုပ်ငန်းစီမံချက်
⁴ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများဆိုင်ရာ ဥပဒေ မူကြမ်း (“INGO Law”; Anti-Law, State Secrecy Act, the 2004 Electronic Transactions Act, and the 2013 Telecommunications Law Defamation (last visit (08/18): <http://www.icnl.org/research/monitor/Myanmar.html>)

ကျင်းပခြင်းတို့တွင် အဓိကအရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လျက်ရှိပါသည်။ သို့ရာတွင် စစ်တပ်အုပ်ချုပ်စဉ်ကာလ အတွင်း ပြည်ပမှရန်ပုံငွေများဖြင့် နိုင်ငံရပ်ခြားတွင် လေ့လာသင်ယူရန် စွမ်းရည်ဖွံ့ဖြိုးရေးအစီအစဉ်များ နှင့် ထောက်ပံ့ကြေးများကြောင့် အချို့ CSOs တို့သည် အရွယ်အစားကြီးပြီး၊ ကောင်းမွန်သောဖွဲ့စည်းပုံတို့ရှိသည့် အဖွဲ့အစည်းများလည်းရှိပါသည်။ ၎င်းတို့သည် ထိရောက်သော ကွန်ရက်ချိတ်ဆက်မှုစနစ်များဖြင့် သေးငယ်သော ဒေသခံ CSOs တို့၏ ဖွံ့ဖြိုးမှုကို အထောက်အကူပြုကြပါသည်။

သို့ရာတွင် တိုးတက်မှုနှင့် ပတ်သက်၍ အဓိကစိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါသည်။ CSOs တို့၏ စွမ်းရည်သည် စီးပွားရေး နှင့် ဒီမို ကရက်တစ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အောင်မြင်သောအလေ့အကျင့်များအပေါ် ဖမ်းဆုပ်ရယူမှုမှာ အားနည်းနေဆဲဖြစ်ပါသည်။ CSOs တို့သည် မဟာဗျူဟာဆိုင်ရာ ကိစ္စရပ်များ နှင့် သူတို့ကိုယ် တိုင်၏ စိန်ခေါ်မှုများ နှင့်ပတ်သက်၍ နားလည်သဘောပေါက်ခြင်းဆိုင်ရာတို့နှင့် ရုန်းကန်နေရဆဲဖြစ်ပါသည်။ ရန်ပုံငွေအတွက်ပြိုင်ဆိုင်ခြင်း၊ အကျိုးအမြစ်ဆိုင်ရာပဋိပက္ခများ၊ ပုဂ္ဂလနိုင်ငံရေးအကျိုးအမြတ်များ၊ အကန့်အသတ်ရှိ နေသော စီးပွားရေး ရေရှည်တည်တံ့မှု နှင့် ဘဏ္ဍာရေးနှင့်ပတ်သက်၍ ပြောင်းလဲမှုတို့သည် CSOs တို့အတွက် အများပြည်သူယုံကြည်မှုတည်ဆောက်ရာတွင် အထောက်အကူမဖြစ်စေပါ။

ထို့ပြင် CSO ဝန်ထမ်းသည် ကျွမ်းကျင်မှုရှိလာပြီး အများနည်းတူကောင်းလာသောအခါ CSOs တို့သည် သူတို့ အား ဆက်လက်ထိန်းထားရန် လုံလောက်သော မက်လုံးများကို ထောက်ပံ့ပေးနိုင်သည့် အခြေအနေတွင် ရှိမနေပါ။ ဤသည်မှာ CSOs တို့သည် အကူအညီအပေါ်အလွန် မှီခိုသည်ဟူသော အချက်နှင့် ချိတ်ဆက်မှု ရှိပါသည်။ ၎င်းတို့အနေဖြင့် စွမ်းဆောင်ရည်များတွင် တိုးတက်လာသော်လည်း စီးပွားရေးရေရှည်တည် တံ့စေမှု နှင့် ဘဏ္ဍာရေးဆိုင်ရာ ပြောင်းလဲမှုတို့သည် အဓိကကြီးမားသော စိန်ခေါ်မှုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါသည်။

ဤအနေအထားကိုကြည့်ခြင်းအားဖြင့် INGOs တို့သည် ဒေသခံအရပ်ဘက်အဖွဲ့အစည်းတို့နှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ခြင်း ဖြစ်ပါသည်။ သူတို့သည် ဒေသခံ CSOs တို့၏ ပဏာမခြေလှမ်းလုပ်ငန်းများကို အလှူရှင်အနေဖြင့် ရန်ပုံငွေချပေးခြင်းအားဖြင့် သော်လည်းကောင်း၊ မိတ်ဖက်များအနေဖြင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ပေးခြင်းအားဖြင့် သော်လည်းကောင်း၊ ထောက်ပံ့ဆောင်ရွက်ပေး သူများ (facilitators) အနေဖြင့် စုပေါင်းလုပ်ငန်းများကို ဆောင်ရွက်ရန် ဒေသခံ CSOs တို့ဖြင့် ချိတ်ဆက် ပေးခြင်းအား ဖြင့် သော်လည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။ သို့ရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးမှုအပေါ် သူတို့၏ အဓိက အနောက်တိုင်း စီမံခန့်ခွဲမှု ပုံစံများ နှင့် အထက်မှအောက် ချဉ်းကပ်မှုများနှင့် ပတ်သက်၍

သူတို့သည် မကြာခဏ ဝေဖန်ခံကြရသည်။ ဒေသခံ CSOs တို့သည် မိမိတို့၏ ဖွဲ့စည်းမှုများကို ခိုင်မာလာစေခြင်း နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ ယုံကြည်မှုကို ရရှိလာသောအခါ INGOs တို့သည် ပြည်ပ အကူအညီအတွက် နောက်ထပ်ယှဉ်ပြိုင်ရမည့်သူများအဖြစ် ရှုမြင်ခြင်းခံလာရသည်။

၃.၄။ အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် EUD ၏ ချိတ်ဆက်ဆောင်ရွက်မှု နှင့် လေ့လာတွေ့ရှိရသော သင်ခန်းစာများ

EU သည် မြန်မာနိုင်ငံရှိ CSOs တို့ကို စစ်တပ်အုပ်ချုပ်မှုအပြီး အထူးသဖြင့် လူ့အခွင့်အရေး နှင့် ငြိမ်းချမ်းရေးမြှင့်တင်မှုတို့၏ နယ်ပယ်တို့တွင် ထောက်ပံ့ခဲ့သည်။ ယခုအချိန်တွင် EU ၏ အမျိုးသားအဆင့်လမ်းညွှန်ချက် အစီအစဉ် (National Indicative Programme) (၂၀၁၄ - ၂၀၂၀) သည် စုစုပေါင်း ၆၈၈ ၀၀၀ ၀၀၀ ယူရိုကို ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူဖြစ်စေရန် ထောက်ပံ့ပေးထားပါသည်။ EU အနေဖြင့် နိုင်ငံတွင်းရှိ အခြားဖွံ့ဖြိုးရေးမိတ်ဖက်များနည်းတူ INGOs နှင့် အရွယ်အစားကြီးပြီး တာဝန်ခံယူမှုဖြင့် ကောင်းစွာဆောင်ရွက်နိုင်သည့် ဒေသခံအဖွဲ့အစည်းအနည်းငယ်တို့မှတစ်ဆင့် ယခုအချိန်ထိ ၎င်းရန်ပုံငွေများ၏ အရေးပါသောစေ့စပ်မှုများကို ထောက်ပံ့ပေးထားသည်။^၅ ထိုမှတစ်ဆင့် ဤအဖွဲ့အစည်းများသည် ရပ်ရွာအဆင့်တွင် ဝန်ဆောင်မှုများဆောင်ရွက်ပေးရန်နှင့် အလှမ်းဝေးပြီး၊ ပဋိပက္ခပြင်းထန်နေသော နယ်မြေဧရိယာများတွင် နေထိုင်ကြသည့် လူများထံသို့ နည်းပညာဆိုင်ရာ အကူအညီများကို ထောက်ပံ့ပေးရန်အလို့ငှာ မတူကွဲပြားသော ဒေသခံ CSOs (CBOs၊ အလှူ နှင့် အခြားအကူအညီအခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေး အခြေပြု အဖွဲ့အစည်းများ) များအား ထပ်မံကာ ဘဏ္ဍာရေးထောက်ပံ့ကြေးကို ပြန်လည်ပံ့ပိုးပေးထားသည်။

ကယ်ဆယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများအပြင် EUD သည် များစွာသော မူဝါဒရေးရာ နှင့် နိုင်ငံရေးဆိုင်ရာ ထောက်ပံ့ဆွေးနွေးမှုလုပ်ငန်းစဉ်များတွင်လည်း ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ လူ့အခွင့်အရေးကာကွယ်သူများ (HRDs) နှင့် CSOs တို့ကို မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့် နှစ်များစွာကြာအောင်အထိ EU သည် ဥရောပသမဂ္ဂ - NGOs လူ့အခွင့်အရေးဖိုရမ်ကို စီစဉ်ဆောင်ရွက်ခဲ့သည်။ ဤစကားပိုင်းများသည် မြန်မာနိုင်ငံရှိ အားလုံးပါဝင်ပြီး စဉ်ဆက်မပြတ်သော ဒီမိုကရက်တစ်လူမှုအဖွဲ့အစည်းကို ဖန်းတီးနိုင်ရေးအတွက် လိုအပ်သော နိုင်ငံရေးဆုံးဖြတ်ချက်များတွင် ဤအဖွဲ့အစည်းများ၏ လွှမ်းမိုးမှုအား မြင့်တက်လာစေရန် ရည်ရွယ်သည်။

^၅ နောက်ဆက်တွဲ ၃ ကို ကြည့်ပါ

ဤဖိုရမ်များ၏ ရလဒ်များသည် EU နှင့် မြန်မာနိုင်ငံအစိုးရတို့အကြား တရားဝင်၊ ထိပ်တန်း လူ့အခွင့်ရေးဆိုင်ရာ စကားပိုင်းများကို ပြန်လည်ကာ အထောက်အပံ့ဖြစ်စေပါသည်။

မကြာသေးမီက EU သည် ဒေသခံအာဏာပိုင်အဖွဲ့အစည်းများအား တာဝန်ခံယူမှုရှိလာစေရန် မူဝါဒရေးရာ စကားပိုင်းပလက်ဖောင်းများ၊ အများပြည်သူကြားနာမှု လှုံ့ဆော်ရေး နှင့် ကျင်ပပြုလုပ်မှုတို့တွင် ဒေသခံ CSOs တို့၏ ချိတ်ဆက်ဆောင်ရွက်မှုကို ကူညီပေးခြင်းဖြင့် ဒေသအဆင့်နှင့် နိုင်ငံတော်အဆင့်၌ အများပြည်သူရေးရာများတွင် အရပ်ဘက်လူ့အဖွဲ့အစည်းပါဝင်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် စောင့်ကြည့်ရေး နှင့် လှုံ့ဆော်ရေးအဖွဲ့အစည်းများကို ထောက်ပံ့ကြေးများ⁶ ပံ့ပိုးပေးခဲ့သည်။

၂၀၁၄ ခုနှစ်တွင် EU သည် မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်မှုအတွက် EU ၏ လမ်းပြမြေပုံ (၂၀၁၄ -၂၀၁၇) ကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ အဆိုပါ လမ်းပြမြေပုံသည် CSOs တို့နှင့် EU တို့အကြား ချိတ်ဆက် ဆောင်ရွက်မှုအား ထင်သာမြင်သာရှိမှု နှင့် ခန့်မှန်းနိုင်မှုတို့ တိုးတက်စေရန် ပဏာမ ကြိုးပမ်းအားထုတ်ထားမှုဖြစ်သည်။ ၂၀၁၇ ခုနှစ်အကုန်တွင် EU လမ်းပြမြေပုံနှင့်ပတ်သက်၍ ဆန်းစစ်မှုတစ်ရပ်တွင် တိုးတက်လုပ်ဆောင်မှုအတွက် အရေးပါသောအချက်များ ကို ထောက်ပြပေးခဲ့ပြီး လက်ရှိမဟာဗျူဟာ ရေးဆွဲရာတွင် အောက်ပါ အကဲခတ်လေ့လာမှုများ နှင့် တွေ့ရှိခဲ့သော သင်ခန်းစာ များကို လည်း ထည့်သွင်းရေးဆွဲထားသည် -

- EUD-CSO ပူးပေါင်းဆောင်ရွက်မှု၏ ခြုံငုံရလဒ်များသည် ရောနှောနေသည်။ နိုင်ငံတော်အဆင့်၌ မူဝါဒရေးရာလုပ်ငန်းစဉ်တွင် CSO ပါဝင်မှုသည် အကန့်အသတ်ဖြင့် ရှိနေဆဲ ဖြစ်သည်။ ဒေသခံအဆင့်တွင် အစိုးရနှင့် CSOs တို့ အကြား အပြုသဘောဆောင်သော ဆက်ဆံရေးများကို တည်ဆောက်ရန် စီမံကိန်းများကို ဆောင်ရွက်ရာတွင် အောင်မြင်သော စီမံကိန်းအချို့မှာ အခြေခံရပ်ရွာ ဝန်ဆောင်မှုများအတွက် သဘာဝအရင်းအမြစ်များအား စုပေါင်းစီမံခန့်ခွဲမှုကို မြှင့်တင်ခြင်းနှင့် လူမှုရေးတာဝန်ခံယူမှု ယန္တရားများတည်ဆောက်ခြင်းဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို တိုးမြှင့်နိုင်ခဲ့သည်။
- မူဝါဒအဆင့်တွင် EU နှင့် CSOs တို့အကြား အောင်မြင်သော မိတ်ဖက်ဆောင်ရွက်မှု သာဓက များရှိ သည်။ EUD သည် မြန်မာနိုင်ငံ-EU လူ့အခွင့်အရေးစကားပိုင်းကို စီစဉ်ဆောင်ရွက်ကာ လူ့အခွင့်

⁶ ဤ ထောက်ပံ့မှုများကို Helvetas, VNG, Oxfam, Gender Network, Danish Church Aid ကဲ့သို့ INGOs တို့မှ စီမံကိန်းများမှတစ်ဆင့် လမ်းကြောင်း ဖွင့်ခဲ့သည်။

အရေးဆိုင်ရာ ဖိုရမ်များဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်သော အဖွဲ့အစည်းများဖြင့် ချိတ်ဆက် ဆောင်ရွက်ခဲ့သည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရှိ အရပ်ဘက် နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများတွင်လည်း တိုးတက်မှုရလဒ်များ ထွက်ပေါ်ခဲ့သည်။

□ EUD သည် CSO နှင့် INGO လုပ်ငန်းလမ်းကြောင်းများ (CSO-INGO Work streams) ကို ဦးဆောင်ပြုလုပ်ပြီး ဖွံ့ဖြိုးရေးမိတ်ဖက်များ၊ ဒေသခံ CSOs နှင့် INGOs တို့အကြား ညှိနှိုင်းဆောင်ရွက်မှု တိုတက်စေရန် နေရာများကို ဖန်တီးပေးသည်။

□ EUD သည် အစီအစဉ်ရေးဆွဲမှုလုပ်ငန်းစဉ်၏ အစိတ်အပိုင်းအနေဖြင့် CSOs တို့နှင့် တိုင်ပင်ဆွေးနွေးမှု များ ကို စီစဉ်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

□ EU နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ကျယ်ပြန့်သော နယ်ပယ်တို့အကြား မိတ်ဖက်ဆောင်ရွက်မှုသည် အကန့်အသတ်ဖြင့် ရှိနေဆဲဖြစ်သည်။ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အတွက် တတိယအုပ်စုများအား အသုံးပြုမှု⁷ သည် EUD အတွက် မူဝါဒရေးရာ စကားပိုင်းတွင် ဒေသခံ CSOs တို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ဟန့်တားမှုဖြစ်စေခဲ့ပြီး၊ ရန်ပုံငွေ အတွက် နောက်ထပ် ယှဉ်ပြိုင်မှုတရပ် ဖြစ်စေခဲ့သည်။

အကန့်အသတ်ဖြစ်နေသော EU ၏ ဆက်သွယ်ရေး၊ အရပ်ဘက်အဖွဲ့အစည်းအပေါ် ထင်သာမြင်သာမှုမရှိသော EU ၏ ထောက်ပံ့မှု၊ အရပ်ဘက်အဖွဲ့အစည်းအပေါ် EU ၏ ထောက်ပံ့မှုအား အခွင့်ကောင်းမယူနိုင်မှု တို့သည် EUD နှင့် မူဝါဒ၊ နိုင်ငံရေး နှင့် ဘဏ္ဍာရေး အဆင့်များတွင် ချိတ်ဆက်ဆောင်ရွက်ရန် အတွက် အခွင့်အလမ်းများ ရယူမှုတွင် ဒေသခံ CSOs တို့၏ စွမ်းရည်ကို အဟန့်အတားဖြစ်စေခဲ့သည်။

အထက်ပါသုံးသပ်ချက်မှ ရှင်းလင်းစွာ တွေ့မြင်ရသည်မှာ EUD သည် အမျိုးမျိုးသော နည်းလမ်းများဖြင့် မတူကွဲပြားသောအဆင့်များတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို ဆောင်ရွက်နေပြီး အထူးသဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များအား ထောက်ပံ့ပေးခြင်းဖြင့် ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် မေးခွန်းမေးရမည်မှာ ချိတ်ဆက်ဆောင်ရွက်မှုကို မည်သို့တိုးမြှင့်မည်နည်းဟူသည့် မေးခွန်းမျိုးမဟုတ်ဘဲ၊ ၎င်းကို ပိုမိုထိရောက်အောင်နှင့် ခရီးရောက်အောင် မည်သို့ဆောင်ရွက်မည်နည်း ဟူသော မေးခွန်းဖြစ်သည်။

⁷ UN အဖွဲ့အစည်းများ နှင့် INGO

၄။ မိတ်ဖက်ဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာ၏ ရည်ရွယ်ချက်များ၊ မျှော်မှန်းရလဒ်များ နှင့် လမ်းညွှန်အခြေခံမူများ

မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မိတ်ဖက်ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် လက်ရှိ မဟာဗျူဟာ သည် EU(D) နှင့် CSOs^၈ တို့အား သူတို့၏ မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် ဆက်သွယ်မှုတို့ကို တိုးမြှင့်ရန် လမ်းညွှန်ပေးသင့်သည်။ ဤမဟာဗျူဟာသည် အမျိုးသားအဆင့်လမ်းညွှန် ချက်အစီအစဉ် (National Indicative Programme) ကို ဖြည့်စွက်ထားမှုဖြစ်ပြီး ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဆိုင်ရာ EU ၏ ကတိကဝတ်များဖြင့် ချိန်ညှိထားသည်။ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်ဆောင် ရွက်မှုနှင့်စပ်လျဉ်း၍ Istanbul CSO ဖွံ့ဖြိုးတိုးတက်ရေးထိရောက်မှုဆိုင်ရာ အခြေခံမူများနှင့် အခြားနိုင်ငံတကာ ကတိကဝတ်များအား အထောက်အကူပြုရန် ၎င်းအား စီမံရေးဆွဲ ထားသည်။ ထို့ပြင် ဤမဟာဗျူဟာသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ ရရှိစေရန် ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ဤမဟာဗျူဟာသည် မြန်မာနိုင်ငံဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အကောင်အထည်ဖော်မှု နှင့် CSOs တို့အပါအဝင် သက်ဆိုင်သူများအားလုံးတို့အကြား ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှု၊ စုပေါင်းဆောင်ရွက်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှုတို့အပေါ် မြန်မာနိုင်ငံအစိုးရ၏ ကတိကဝတ်တို့နှင့် ချိန်ညှိဆောင် ရွက်ထားသည်။

၄.၁။ ယေဘုယျရည်ရွယ်ချက်

လက်ရှိမဟာဗျူဟာ၏ မြှင့်ရည်ရွယ်ချက်မှာ မူဝါဒရေးရာစကားဝိုင်း၊ မူဝါဒချမှတ်ခြင်း နှင့် မူဝါဒအကောင်အထည် ဖော်ခြင်း လုပ်ငန်းစဉ်များတွင် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ပါဝင်မှုအတွက် လုပ်နိုင်စွမ်းရှိသောပတ်ဝန်းကျင် တစ်ရပ်ကို မြှင့်တင်ရန်အလို့ငှာ EU နှင့် မြန်မာနိုင်ငံ CSOs တို့အကြား မိတ်ဆက်ဆောင်ရွက်မှုကို တိုးမြှင့်သွားရန် ဖြစ်သည်။ ဤရည်ရွယ်ချက်ပြီးမြောက်မှုသည် ဒေသခံ နှင့် နိုင်ငံတော်အဆင့်

^၈ နောက်ဆက်တွဲ - II.B.a of Regulation (EU) No. 233/2014 အရ CSOs ကို လွတ်လပ်၍ တာဝန်ခံယူမှုရှိသော အစိုးရမဟုတ်သော၊ အကျိုးအမြတ် မယူ သော ဆောင်ရွက်သူများအဖြစ် ဖွင့်ဆိုပြီး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဌာနတိုင်းရင်းသားများကို ကိုယ်စားပြုသောအဖွဲ့အစည်းများ၊ နိုင်ငံတော်အဆင့် နှင့်/သို့မဟုတ် တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုသော အဖွဲ့အစည်းများ၊ အခြားနိုင်ငံသို့အခြေချနေထိုင်သူ (ဒိုင်ယာစပိုရာ) အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများရှိ ပြောင်းရွှေ့နေထိုင်သူ အဖွဲ့အစည်းများ၊ ဒေသခံ ကုန်သည်အဖွဲ့အစည်းများ နှင့် နိုင်ငံသားအုပ်စုများ၊ သမဝါယမအဖွဲ့များ၊ အလုပ်သမားအစည်းအရုံးများ နှင့် ကုန်သည်သမဂ္ဂများ (လူမှုမိတ်ဖက်များ)၊ စီးပွားရေး နှင့် လူမှုအကျိုးအမြတ်များကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ အကတိလိုက်စားမှု နှင့် လိမ်လည်မှု ကို တိုက်ထုတ်၍ ကောင်းမွန်သောအုပ်ချုပ်ရေးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများ၊ လူမှုအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ နှင့် ခွဲခြား ဆက်ဆံမှုကို တိုက်ထုတ်သည့် အဖွဲ့အစည်းများ၊ ဗဟိုချုပ်ကိုင်မှု လျော့နည်းသော ဒေသတွင်း ကော်ပိုရေးရှင်း နှင့် ပူးပေါင်းမှု ဆိုင်ရာ ဒေသခံ အဖွဲ့ အစည်းများ (ကွန်ရက်များပါဝင်သည်)၊ စားသုံးသူအဖွဲ့အစည်းများ၊ အမျိုးသမီးများ နှင့် လူငယ်အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်၊ သင်ကြားရေး၊ ယဉ်ကျေးမှု၊ သုတေသန နှင့် သိပ္ပံဆိုင်ရာ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ဘုရားကျောင်းများ နှင့် ဘာသာရေး အဖွဲ့အစည်းများ နှင့် ရပ်ရွာများ၊ မီဒီယာ နှင့် အစိုးရမဟုတ်သော အသင်းအဖွဲ့များ နှင့် လွတ်လပ်သော နိုင်ငံရေး ဖောင်ဒေးရှင်းများအပါအဝင် လွတ်လပ်သော ဖောင်ဒေးရှင်းများ ပါဝင်ကြ သည်။

အာဏာပိုင်အဖွဲ့အစည်းများက ချမှတ်သော ဆုံးဖြတ်ချက်များ နှင့် မြန်မာနိုင်ငံရှိ EU ကရွေးချယ်ထားသော အစီအစဉ်ဆိုင်ရာညွှန်ကြားချက်များကို လွှမ်းမိုးနိုင်မှု နှင့် ပုံသွင်းနိုင်မှုတို့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း၏ စွမ်းရည်ကို တိုးမြှင့်သွားစေရန် ဖြစ်ပါသည်။

၄.၂။ အသေးစိတ်ရည်ရွယ်ချက်များ

- မဟာဗျူဟာမြောက်မိတ်ဖက်ဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ရန် EU နှင့် CSOs တို့အကြား စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်းကို တည်ဆောက်ရန်။
- EU နှင့် CSOs တို့အကြား သတင်းအချက်အလက်မျှဝေမှု၊ ဆက်သွယ်မှု နှင့် လေ့လာသင်ယူမှု တို့ကို တိုးမြှင့်ရန်။

၄.၃။ မျှော်မှန်းရလဒ်များ

- **ရလဒ် (၁)** - ဘုံစိတ်ဝင်စားသော အဓိကနယ်ပယ်ဧရိယာများ၌ EU နှင့် CSO ကြား တွေ့ဆုံဆွေးနွေးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးတက်ကောင်းမွန်လာခြင်း ။
- **ရလဒ် (၂)** - မူဝါဒချမှတ်သည့်ဖြစ်စဉ် နှင့် လူများ၊ လူမှု နှင့် အရပ်ဘက်ဆိုင်ရာ အခွင့်အရေးများ၊ ဒီမိုကရက်တစ် နှင့် ဖွံ့ဖြိုးတိုးတက်ရေးရလဒ်များထံသို့ ပံ့ပိုးပေးနိုင်ရန်အလို့ငှာ အရပ်ဘက် လူမှုအဖွဲ့ အစည်းများအတွက် လုပ်နိုင်စွမ်းရှိသောပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေခြင်း။
- **ရလဒ် (၃)** - EU နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း အခန်းကဏ္ဍများအကြောင်း ပိုမို၍ အပြန်အလှန် နားလည်သဘောပေါက်ခြင်း။
- **ရလဒ် (၄)** - ဘဏ္ဍာရေး နှင့် မူဝါဒအဆင့်များ၌ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် EU ၏ ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ ဆက်သွယ်ရေး တိုးတက်ကောင်းမွန်လာခြင်း ။

၄.၄။ ရလဒ်အညွှန်းများ

ရလဒ် (၁) အတွက် အညွှန်းများ -

- အကြောင်းအရာအလိုက်အစီအစဉ်များ နှင့် နိုင်ငံအဆင့်ညွှန်ပြသော အစီအစဉ်စီမံကိန်းများအတွက် တိုင်ပင်ဆွေးနွေးမှုတို့အပါအဝင် ဦးစားပေးကိစ္စရပ်များကို ဆွေးနွေးရန် CSOs တို့နှင့် EU တို့တွေ့ဆုံဆွေးနွေးမှု ဆိုင်ရာယန္တရားများနှင့် ပတ်သက်သည့် အရေအတွက် နှင့် အတိုင်းအတာပမာဏ။
- အနစ်တကျ တွေ့ဆုံဆွေးနွေးသည့်စကားပိုင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမိတ်ဖက်များ ညှိနှိုင်း အစည်းအဝေးများ၊ အလုပ်လမ်းကြောင်းများတွင် ဒေသခံ CSOs တို့၏ ပူးပေါင်းပါဝင်သည့် အဆင့်။

ရလဒ် (၂) အတွက် အညွှန်းများ -

- အစိုးရ နှင့် EU ၏ နိုင်ငံရေး/မူဝါဒ စကားပိုင်းဆိုင်ရာ အာဂျင်ဒါတွင် CSOs တို့နှင့် EU တို့၏ တိုင်ပင် ဆွေးနွေးမှုကာလအတွင်း ဆွေးနွေးသည့်ခေါင်းစဉ်များအကြိမ်အရေအတွက်။
- စနစ်တကျ ဆွေးနွေးသည့်စကားပိုင်း ပြင်ဆင်မှုတွင် CSOs က တင်သွင်းသော မူဝါဒရေးရာ စာတမ်း များအရေအတွက်။
- ပြည်သူ့ရေးရာ မူဝါဒများတွင် အရပ်ဘက်လူ့အဖွဲ့အစည်းပူးပေါင်းပါဝင်မှုကို မြှင့်တင်ရန် EU နှင့် CSOs တို့က ပူးတွဲစတင်ဆောင်ရွက်မှုများ (ထောက်ပံ့မှုသက်ဆိုင်မှု နှင့် ထောက်ပံ့မှုနှင့်မသက်ဆိုင်မှု) ၏ အရေအတွက်။
- EU ရန်ပုံငွေထောက်ပံ့အကူအညီများ (grants) ဆိုင်ရာ စာချုပ်များတွင် ပါဝင်သည့်/ ထည့်သွင်းထားသည့် CSOs တို့၏ စွမ်းရည်တည်ဆောက်ရေးဆိုင်ရာ အစိတ်အပိုင်းများ၏ အရေအတွက်။

ရလဒ် (၃) အတွက် အညွှန်းများ -

- SD အပြင် CSOs တို့အပေါ် EU ထောက်ပံ့မှုဆိုင်ရာ အသိအမြင်များ တိုးမြှင့်ရန် နှင့် အချင်းချင်း အပြန် အလှန်နားလည်မှုတိုးလာရန် စီစဉ်ဆောင်ရွက်ခဲ့သည့် သတင်းအချက်အလက်ကဏ္ဍများ နှင့် ဆက်သွယ်မှု လုပ်ငန်းများအရေအတွက်။

ရလဒ် (၄) အတွက် အညွှန်းများ -

- CSOs စီမံကိန်းရန်ပုံငွေများအတွက် အခွင့် အလမ်းများအပြင် CSOs နှင့် ရန်ပုံငွေထောက်ပံ့ထားသည့် စီမံကိန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက် ပလက်ဖောင်း/ဝက်ဘ်ဆိုက်တစ်ခု ရှိခြင်း နှင့် အသုံးပြုခြင်း။

၄.၅။ ဦးတည်အုပ်စု

လက်ရှိမဟာဗျူဟာ၏ ပစ်မှတ်မှာ မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် EU တို့ဖြစ်သည်။ ထို့အပြင် EU၏ အစီအစဉ်များအား အကောင်အထည်ဖော်ရာတွင် ပါဝင်သည့် INGOs နှင့် UN အေဂျင်စီများ၊ အထူးသဖြင့် ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်းများကို ထောက်ပံ့ရန် ရည်ရွယ်ချက်ရှိသည့် စီမံကိန်းများဖြင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ စသည်တို့သည် လက်ရှိမဟာဗျူဟာအကောင်အထည်ဖော်ရာတွင် ဒေသခံ CSOs ၏ ပါဝင်မှု တိုးမြှင့်လာရန်နှင့် အထောက်အကူဖြစ်စေရန် ထောက်ပံ့ပါဝင်သူများ (facilitators) အဖြစ် ဆောင်ရွက်နိုင်မည် ဖြစ် သည်။

၄.၆။ လမ်းညွှန် အခြေခံ မူများ

ဤရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်ရေးအတွက် မိတ်ဖက်ဆောင်ရွက်မှု မဟာဗျူဟာအား ထိ ရောက်စွာ အကောင်အထည်ဖော်ရန် လမ်းညွှန်အခြေခံမူများကို သဘောတူလက်ခံ ထားသည်။

ရေခဲမြေခဲအနေအထား၏ အလျင်အမြန်ပြောင်းလဲတိုးတက်မှုများကို အသိအမှတ်ပြုခြင်း

မြန်မာနိုင်ငံအနှံ့တွင် ကွဲပြားလှသော စိတ်ဝင်စားမှုများ နှင့် ချဉ်းကပ်မှုများဖြင့် CSOs တို့၏ အလျင်အမြန်တိုးပွားလာမှုကို လက်ရှိ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ ဤ CSOs တို့တွင် ကွဲပြားသော အဖွဲ့အစည်းဆိုင်ရာစီမံမှုများ အပေါ် အခြေပြု၍ မတူကွဲပြားသော အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံများရှိကြသည်။ မြို့ပြ နှင့် ကျေးလက်နယ်မြေ ဧရိယာတို့ရှိ အရပ်ဘက်လူ့အဖွဲ့အစည်းတို့အကြား ပိုင်းခြားမှုသည် ဒေသခံအဆင့်နှင့် နိုင်ငံတော်အဆင့်တို့၌ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ရေခဲမြေခဲအနေအထားအပေါ်အခြေပြုသည့် ချိတ်ဆက်မှုကို ဖြစ်ပေါ်စေမည့် ချဉ်းကပ်မှုကို သဘောတူလိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ ထို့ကြောင့် လက်ရှိမဟာဗျူဟာတွင် မတူကွဲပြားသော လိုအပ်ချက်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ဦးစားပေးမှုများကို ပြည့်မီစေရန်နှင့် တတ်နိုင်သမျှအားလုံးပါဝင်စေရန် ဤမဟာဗျူဟာအကောင်အထည်ဖော် ဆောင်ရွက်မှုကိုပြုလုပ်ရန် ဒေသခံအဆင့် နှင့် နိုင်ငံတော်အဆင့်တို့ရှိ CSOs တို့ကို ပစ်မှတ်ထားသော လုပ်ငန်းများပါဝင်ကြပါသည်။

အစိုးရနှင့်ဆက်ဆံရေးမှာ လျင်မြန်စွာပြောင်းလဲလျက်ရှိပြီး၊ အများပြည်သူဆိုင်ရာ သတင်းအချက်အလက်များ၊ ပညာရေးနှင့် အဟာရဓာတ်ကို လက်လှမ်းမီခြင်းတို့ကဲ့သို့သော အချို့နယ်ပယ်များ၌ တိုးတက်ပြောင်းလဲလာမှုကို မြင်တွေ့ရသည်။ သို့ရာတွင် ဒေသခံ CSOs တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဖွင့်ပေးရန် အစိုးရ၏ ဝန်လေးနေမှုတို့ကဲ့သို့သော တားဆီးမှုဖြစ်နေသည့် အကြောင်းတရားများသည် တည်ငြိမ်မှုမရှိဘဲ မသေချာသော နိုင်ငံရေးမြင်ကွင်းအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ လျင်မြန်စွာပြောင်းလဲနေသော အနေအထားနှင့် လိုက်လျောညီထွေဖြစ်စေရန် ဤမဟာဗျူဟာကို လိုတိုးပိုလျှော့လုပ်နိုင်မည့် အနေအထားဖြင့် စီစဉ်ရေးဆွဲထားသည်။

အချင်းချင်းအပြန်အလှန်တာဝန်ခံယူမှု

အချင်းချင်းအပြန်အလှန် တာဝန်ခံယူမှုသည် မည်သည့်အနေအထားတွင်မဆို ယုံကြည်မှု နှင့် ကြာရှည်ခံသော ဆက်ဆံမှုများကို တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။ အကယ်၍ ဤမဟာဗျူဟာဖြင့် အဆိုပြုထားသကဲ့သို့ EUD နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့၏ ဆက်ဆံရေးသည် မိတ်ဖက်ဆောင်ရွက်မှုများအနေဖြင့်

ပြုလုပ်လျှင်၊ EUD နှင့် CSOs တို့အကြား အပြန်အလှန်ကတိကဝတ်များကို တည်ဆောက်ရမည် ဖြစ်သည်။ ထို့ကြောင့် ဤမဟာဗျူဟာတွင် ဤကဲ့သို့ အပြန်အလှန်တာဝန်ခံယူမှုအတွက် ဖြစ်ပေါ်စေမည့် အသေးစိတ် ယန္တရားများကို ထည့်သွင်းထားသည်။

ပွင့်လင်းမြင်သာမှု

ပွင့်လင်းမြင်သာမှုမှာ အချင်းချင်းအပြန်အလှန် တာဝန်ခံယူမှုအတွက် အဓိကကျသည်။ ထို့ကြောင့် မြင်နိုင်မှု၊ ကမ်းလင့်ထောက်ကူမှု နှင့် သုတေသနဆောင်ရွက်မှုတို့သည် လက်ရှိမဟာဗျူဟာ၏ အဓိကအစိတ်အပိုင်းများ ဖြစ်ကြသည်။ ပွင့်လင်းမြင်သာမှုကို ဖြစ်ပေါ်စေရန် EUD သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ EU ဆောင်ရွက်မှု များ၊ ရန်ပုံငွေဆိုင်ရာ အခွင့်အလမ်းများ နှင့် လက်ရှိ မဟာဗျူဟာအကောင်အထည်ဖော်မှု၏ တိုးတက်မှုတို့အ ကြောင်းကို CSOs တို့အား အသိပေးသွားမည် ဖြစ်သည်။

CSOs တို့သည် သူတို့၏ ပဏာမလုပ်ငန်းများကို မြင်နိုင်အောင် ဆောင်ရွက်ခြင်း နှင့် ၎င်းတို့၏ ထိရောက်မှုကို အများပြည်သူသိရှိအောင် ဆောင်ရွက်ခြင်းတို့ဖြင့် သူတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို မျှဝေကြောင်း CSOs တို့နှင့် တိုက်ရိုက်ဆက်သွယ်မှုကိုလည်း လိုအပ်သည်။ ဤအခြေခံမူများသည် Istanbul CSO ဖွံ့ဖြိုး တိုးတက်ရေးထိရောက်မှုဆိုင်ရာ အခြေခံမူများတွင် ဖော်ပြထားသည့်အတိုင်း သာတူညီမျှဖြစ်သော မိတ်ဖက် ဆောင်ရွက်မှုများနှင့် စည်းလုံးညီညွတ်မှုကို သဘောတူလိုက်နာခြင်း၊ အသိပညာများ ဖန်တီးမှုဝေခြင်း နှင့် အချင်းချင်းအပြန်အလှန်ဖြစ်သော လေ့လာမှုဆိုင်ရာ အခြေခံမူများကို လိုက်နာဆောင်ရွက်ခြင်းတို့ကိုအထောက် အကူပြုသင့်သည်။

ပတ်သက်ပါဝင်မှု

မြန်မာနိုင်ငံရှိ အရေးကြီးသောစိန်ခေါ်မှုမှာ CSOs တို့၏ ပတ်သက်ပါဝင်မှုကို သေချာစေအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဤမဟာဗျူဟာသည် သက်ဆိုင်ရာ CSOs တို့ထံသို့ တတ်နိုင်သမျှ ရောက်ရှိရန် မတူကွဲပြားသော အ ကောင်အထည်ဖော်ဆောင်ရွက်မှု ယန္တရားများကို အသုံးပြုသွားမည် ဖြစ်သည်။ ဤမဟာဗျူဟာသည် မတူကွဲ ပြားသော တိုင်းရင်းသားများနှင့် အားနည်းချို့ငဲ့သော လူအုပ်စုများ (မသန်စွမ်း၊ အမျိုးသမီး နှင့် လူငယ်) ကို ကိုယ်စားပြုလျက် မြို့ပြ နှင့် ကျေးလက် CSOs တို့ကို ပစ်မှတ်ထားသွားမည် ဖြစ်သည်။ EU သည် ရှိရင်းစွဲ

လုပ်ငန်းစဉ်များ၊ ကွန်ရက်များ နှင့် ကျယ်ပြန့်မှုအခြေပြု ဆက်သွယ်ရေးလုပ်ငန်းများမှတစ်ဆင့် EU က ရန်ပုံငွေမပေးထားသော CSOs တို့၏ ပူးပေါင်းပါဝင်မှုကိုလည်း အားပေးတိုက်တွန်းသွားမည် ဖြစ်သည်။

သင်ယူမှုဖြစ်စဉ်

ရေခံမြေခံအနေအထား၏ ရှုပ်ထွေးလေးနက်မှု နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ပြောင်းလဲတိုးတက်မှု များကို နားလည်သဘောပေါက်ရန်အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုကို မရှိမဖြစ် လိုအပ်သည်။ သင်ယူမှုသည် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းနှင့် အစီအစဉ် ရေးဆွဲခြင်းကို တိုးတက်စေရန် အခြေအနေများကို ပိုင်းခြားစိတ်ဖြာမှုကိုလည်း အာထောက်အကူဖြစ်စေသည်။ တွေ့ရှိရသော သင်ခန်းစာများကို လုပ်ငန်းဆောင်ရွက်မှုများအဖြစ် ပြန်ဆိုပြောင်းလဲခြင်းသည် အားမာန်ပြည့်နေသော အရပ်ဘက် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည်။ ဤရည်မှန်းချက်ကို ရရှိရန် ဤမဟာဗျူဟာသည် သုတေသနလုပ်ငန်းများ^၉နှင့် အစီအမံဆောင်ရွက်မှုအတွက် စောင်ကြည့်လေ့လာမှု နှင့် ဆန်းစစ်အကဲဖြတ်မှု မူဘောင်ရေးဆွဲမှုတို့ကို ထည့်သွင်းထားသည်။ ဤနည်းလမ်းများသည် EUD နှင့် CSOs တို့အား သူတို့၏ တွေ့ဆုံဆွေးနွေးမှုနှင့် စီမံကိန်းများကို တိုးတက်စေရန် သင်ယူမှုလုပ်ငန်းစဉ်များကို အသုံးပြုသွားစေမည် ဖြစ်သည်။

၅။ မြန်မာနိုင်ငံရှိ CSOs များနှင့် မိတ်ဖက်ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် မဟာဗျူဟာမြောက် မူဘောင်

အထက်ပါ ဖော်ပြထားသော ရည်ရွယ်ချက်များနှင့် ရလဒ်များကို အောင်မြင်စေရန် လက်ရှိ မဟာဗျူဟာသည် မြန်မာနိုင်ငံတွင် EU ကော်ပရေးရှင်းနှင့်စပ်လျဉ်းသော ရွေးချယ်ထားသည့် နယ်ပယ်များတွင် မဟာဗျူဟာ မြောက် ချိတ်ဆက်မှုအပေါ် အမှီအခိုပြုထားသည်။

၅.၁။ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ဦးတည်ထားသော ပထဝီဇာများ အတွက် မဟာဗျူဟာမြောက် ဧရိယာနယ်မြေများ

ဤမိတ်ဖက်ဆောင်ရွက်မှု မဟာဗျူဟာ၌ ဒေသခံ နှင့် နိုင်ငံတကာတို့ဖြစ်သော CSOs နှစ်မျိုးလုံးကို မတူကွဲပြားသော ကဏ္ဍများတွင် ဒေသခံနှင့် နိုင်ငံတော် အဆင့်များ၌ ကျယ်ပြန့်သော အခန်းကဏ္ဍများကို ဆောင်ရွက်နေသည့် အရေးကြီးသော ဖွံ့ဖြိုးမှုဆောင်ရွက်သူများ နှင့် အကူအညီ အစီအစဉ်များ၏ အရေးပါသော အကောင်အထည်ဖော်ဆောင်ရွက်ရေး မိတ်ဖက်များအနေဖြင့် ထည့်သွင်းစဉ်းစားသည်။ နိုင်ငံ၏ နေရာများအားလုံးမှ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများမှ ရရှိခဲ့သော စိန်ခေါ်မှုများ နှင့်

^၉ CSOs တို့မှ ရှိရင်းစွဲသုတေသနများကို လုပ်ငန်းများတွင် ထည့်သွင်းအသုံးပြုသွားမည် ဖြစ်သည်။

အကန့်အသတ်များကို အသိအမှတ်ပြုရန် ယခုမဟာဗျူဟာအား စီစဉ်ရေးဆွဲရာ၌ အားလုံး ပူးပေါင်းပါဝင်မှုကိုလည်း သေချာအောင်ဆောင်ရွက်ထားပြီး ပထဝီဇာယဉ်ကျေးမှုကို ဦးတည်ထားခဲ့သည်။ ၎င်းနေရာတို့မှာ - မွန် နှင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး နှင့် ရန်ကုန်တို့ ဖြစ်ကြ သည်¹⁰။

ဒေသအဆင့် ဆွေးနွေးညှိနှိုင်းမှုကို မြန်မာဘာသာစကားဖြင့်ဆောင်ရွက်ခဲ့ပြီးနောက်၊ ဇယား (၁) တွင် ဖော်ပြ ထားသော ခေါင်းစဉ်များအား EU နှင့် CSOs တို့အကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆောင်ရွက်မှုအတွက် ဦးစားပေးလုပ်ငန်းများအဖြစ် ထည့်သွင်းစဉ်းစားထားပါသည်။

ဇယား (၁) - ပထဝီနယ်မြေဧရိယာတစ်ခုလျှင် အရပ်ဘက်လူ့အဖွဲ့အစည်းဖြင့် ချိတ်ဆက်ဆောင်ရွက်မှုအတွက် ဦးစားပေးလုပ်ငန်းများ

| ပထဝီနယ်မြေ ဧရိယာ | | ဦးစားပေးလုပ်ငန်းများ |
|-----------------------|---|----------------------|
| မွန်ပြည်နယ် | <input type="checkbox"/> မူးယစ်ဆေးသုံးစွဲမှု <input type="checkbox"/> ဒေသအုပ်ချုပ်မှု | |
| ရှမ်းပြည်နယ် | <input type="checkbox"/> မြေယာကိစ္စရပ်များ <input type="checkbox"/> ငြိမ်းချမ်းရေး | |
| မန္တလေးတိုင်း ဒေသကြီး | <input type="checkbox"/> တရားဥပဒေစိုးမိုးရေး <input type="checkbox"/> မြေယာကိစ္စရပ်များ | |
| ရန်ကုန် | <input type="checkbox"/> ပြည်သူ့ရေးရာ အသိအမြင်ပေးခြင်း၊ ပြည်သူ့ရေးရာမူဝါဒများ ပြုပြင်ပြောင်းလဲခြင်း နှင့် လူ့အခွင့်အရေးတို့တွင် နိုင်ငံသားများ၏ ချိတ်ဆက်ဆောင်ရွက်မှု အပါအဝင်ဖြစ်သည် <input type="checkbox"/> သဘာဝပတ်ဝန်းကျင် <input type="checkbox"/> ဒေသ အုပ်ချုပ်မှု <input type="checkbox"/> CSO နေရာ | |

ဤခေါင်းစဉ်များသည် ဆက်စပ်မှုရှိပြီး မြန်မာနိုင်ငံ၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် EU ၏ အဓိက ကဏ္ဍလေးရပ်ထဲမှ သုံးရပ်ဖြင့် လိုက်လျောညီထွေမှုဖြစ်နေသည်။ ၎င်းတို့မှာ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ အစားအစာ နှင့် အဟာရဖူလုံရေး နှင့် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့်

¹⁰ ဤဒေသလေးခုကို အောက်ပါ စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ရွေးချယ်ခြင်း ဖြစ်သည် -

- ၎င်းတို့သည် လက်လှမ်းမီရောက်ရှိရန် လွယ်ကူခြင်း၊
- လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အခြေခံအဆောက်အအုံနေရာများရှိခြင်း၊
- ဤဒေသများ၏ ပထဝီနေရာသည် လက်လှမ်းမီရောက်ရှိရန် ခက်ခဲသော အနီးအပါးပြည်နယ်များ နှင့် တိုင်းဒေသကြီးများမှ အဖွဲ့အစည်းများနှင့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက် နိုင်ခြင်း။

တိုင်ပင်ဆွေးနွေးမှုများမှတစ်ဆင့် တည်ဆောက်သော ချိတ်ဆက်မှုများ နှင့် ဆက်သွယ်မှုများကို တည်ဆောက်၍ ယခုပထဝီဒေသလေးနေရာများကို လက်ရှိမဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ရွေးချယ်ခဲ့သည်။

ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ အထောက်အပံ့တို့ ဖြစ်ကြသည်။ ဤခေါင်းစဉ်များသည် - လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ EU-မြန်မာနိုင်ငံ စကားဝိုင်းကဲ့သို့ သော အခြား EU ပဏာမလုပ်ငန်းများနှင့်လည်း ကိုက်ညီမှုရှိသည်။ ထို့ပြင် အခြား EU အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင် ဤခေါင်းစဉ်များကို အထူးအရေးကြီးသော ကိစ္စရပ်များအဖြစ်လည်း မီးမောင်းထိုးပြခဲ့ကြသည်။ ခေါင်းစဉ်နှင့် ပတ်သက်၍ အပြီးသတ်ရွေးချယ်မှုကို EU အဖွဲ့ဝင်နိုင်ငံများ နှင့် CSOs တို့နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ဆုံးဖြတ်ချက်ချမှတ် သွားမည် ဖြစ်သည်။

၅.၂။ ရလဒ်နယ်ပယ်ဧရိယာများ

ဤမဟာဗျူဟာကို အောက်ပါ အဓိကကျသော ရလဒ်နယ်ပယ်ဧရိယာသုံးခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည် -

ရလဒ်နယ်ပယ်ဧရိယာ (၁) - EU နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD)

အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မဟာဗျူဟာမြောက်ချိတ်ဆက်ဆောင်ရွက်မှုအတွက် ကြိုတင်သတ်မှတ် ချက်အနေဖြင့် EU သည် CSOs တို့နှင့် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) ကို လိုအပ်သည်ဟု ထည့်သွင်းစဉ်းစားသည်။ ထို့ကြောင့် အပြုသဘောဆောင်သော စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) ဖြင့် ချိတ်ဆက်ဆောင်ရွက်မှုသည် လက်ရှိမဟာဗျူဟာ၏ အဓိကကျသောအစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။ စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) သည် EU နှင့် CSOs တို့မှ ရင်ဆိုင်နေရသော စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် အိုင်ဒီယာများ၊ အသိပညာ၊ သတင်းအချက်အလက်၊ တွေ့ရှိရသော သင်ခန်းစာများ နှင့် အမြင်များကို ဖလှယ်ရန် နေရာတစ်ခုကို ဖန်တီးသွားမည် ဖြစ်သည်။ မမျှော်လင့်သော ကိစ္စရပ်များ သို့မဟုတ် တွေ့ကြုံရသောလိုအပ်ချက်များကို ကိုင်တွယ်ရန် တောင်းဆိုမှုအပေါ် မူတည်၍လည်း လိုအပ်လျှင်လိုအပ်အလို နောက်ထပ်အစည်းအဝေးများကို စီစဉ်လုပ်ဆောင်သွားမည် ဖြစ်သည်။

စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) ၏ ရည်ရွယ်ချက်များမှာ ဘာလဲ။

စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) တွင် စီစဉ်ထားသော၊ ပုံမှန်ဖြစ်သော၊ အချိန်မှန်ဖြစ်သော၊ ကြိုတင် ခန့်မှန်းနိုင်ပြီး၊ ပွင့်လင်းမြင်သာသောအနေအထားဖြင့် EU နှင့် CSOs တို့ချိတ်ဆက်ဆောင်ရွက်မှု အတွက် ဖြစ်စဉ်ကို ထည့်သွင်းသွားမည် ဖြစ်သည်။ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) သည် EU နှင့် CSOs တို့အတွက် အောက်ပါတို့ကိုဆောင်ရွက်ရန် အခွင့်အလမ်းတစ်ရပ် ဖြစ်စေသည် -

- အသေးစိတ် နယ်ပယ်ဧရိယာ သို့မဟုတ် ခေါင်းစဉ်တို့နှင့် စပ်လျဉ်းသည့် တွေ့ရှိရသော သင်ခန်းစာများ အပါအဝင် မူဝါဒ နှင့် မူဝါဒလုပ်ငန်းစဉ်များကို ဆွေးနွေးရန်၊
- CSOs ၏ အခန်းကဏ္ဍများ၊ စီးပွားရေး နှင့် ဒီမိုကရက်တစ်ဖွံ့ဖြိုး တိုး တက်မှုကို ၎င်း တို့ ပံ့ပိုးပေးမှုတို့ အား ထင်သာမြင်သာရှိမှု နှင့် သိမြင်လာနိုင်မှုကို မြှင့်တင်ရန် နှင့်
- EU အစီအစဉ်ကို ပံ့ပိုးရန် နှင့် လွှမ်းမိုးရန်။

စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) သည် အဓိကအားဖြင့် ဇယား (၁) ပါ ခေါင်းစဉ်များနှင့်ပတ်သက်သော ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မူဝါဒရေးရာ ဆွေးနွေးမှုများ ပေါင်းစပ်ပါဝင်သွားမည် ဖြစ်သည်¹¹။ စကား ဝိုင်းများသည် ဘာသာရပ် သို့မဟုတ် ခေါင်းစဉ်အပေါ် မူတည်၍ မတူကွဲပြားသော အနေအထားများ သို့မဟုတ် ပုံစံများ (ဆိုလိုသည်မှာ အလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေးနွေးပွဲအစည်းအဝေးများ၊ စားပွဲဝိုင်းဆွေးနွေးပွဲများ) ဖြင့် ဆောင်ရွက်နိုင်သည်။ EU အဖွဲ့ဝင်နိုင်ငံများအား ဤစကားဝိုင်းများတွင် တက်ကြွစွာ ပါဝင်ရန်နှင့် ပံ့ပိုးပေးရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။ ဤသည်ကို အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ထားသော သုတေသန သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများက ရန်ပုံငွေချပေးထားသော စီမံကိန်းများ၏ အတွေ့အကြုံများ မျှဝေခြင်းတို့ဖြင့် ဆောင်ရွက်နိုင်သည်။ ဤစကားဝိုင်းများသည် မူဝါဒရေးရာ ချိတ်ဆက်ဆောင်ရွက်မှုအတွက် ဆောင်ရွက်နေဆဲလုပ်ငန်းစဉ်များနှင့် ရှိရင်းစွဲ ပလက်ဖောင်းများအပေါ် ပြည့်စုံသွားစေမည် ဖြစ်သည်။

အဆိုပြုလွှာများဖိတ်ခေါ်မှုအတွက် တိုင်ပင်ဆွေးနွေးမှုများ၊ စီမံကိန်းဖော်ထုတ်သတ်မှတ်ခြင်း နှင့် မြန်မာနိုင်ငံ အတွက် နောက်ထပ် EU ၏ အမျိုးသားအဆင့်လမ်းညွှန်ချက်အစီ အစဉ် (National Indicative Programme) တို့ကဲ့သို့သော CSOs တို့နှင့် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် အသေးစိတ်တိုင်ပင်ဆွေးနွေးမှု များကို EUD က စီစဉ်ဆောင်ရွက်နိုင်မည် ဖြစ်သည်။


၎င်းကို မည်သို့ဆောင်ရွက်ဆောင်ရွက်မည်နည်း။

အပြုသဘောဆောင်ပြီး ဗဟုသုတရှိသော စကားဝိုင်းတစ်ရပ် ဖြစ်လာစေရန် ဒေသအဆင့် နှင့် နိုင်ငံတော် အဆင့် (ရန်ကုန်/နေပြည်တော်) များ၌ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) ပါဝင်သည့်

¹¹ ပြည်သူ့ရေးရာ ပြုပြင်ပြောင်းလဲမှုတို့တွင် နိုင်ငံသားများ၏ ချိတ်ဆက်ပါဝင်မှု နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ပါဝင်မှုအတွက် နေရာကျွမ်းတို့အပါ အဝင် ပထမဆုံး စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) ကို အများပြည်သူဆိုင်ရာ အသိအမြင်နှင့် ဆက်စပ်သွားမည်ဖြစ်ကြောင်း အကြံပြုထား သည်။ ၎င်းမှာ ၂၀၁၈ မကုန်မီ ရန်ကုန်၌ ပြုသွားမည် ဖြစ်သည်။

အကြောင်း အရာကို သတ်မှတ်ရန်အတွက် မူဝါဒ/ သုတေသနစာတမ်းများကို ပြုလုပ်ဆောင်ရွက်ရန် သုတေသနရလဒ်နယ်ပယ်ဧရိယာ (ရလဒ်နယ်ပယ်ဧရိယာ (၂) တွင် ကြည့်ပါ) ကို အသုံးပြုသွားမည် ဖြစ်ပြီး ဆွေးနွေးမှုများ၊ အကြံပြုချက်များ နှင့် ကတိကဝတ်များကို အသိပေးရန်အတွက်လည်း အသုံးပြုသွားမည် ဖြစ်သည်။ EU သည် ဤအကြံပြုချက်များကို ၎င်း၏ အစိုးရနှင့်ပြုလုပ်သည့် စကားဝိုင်းနှင့် အခြား ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့်ပြုလုပ်သည့် စကားဝိုင်းတို့တွင် ထည့်သွင်းသွားမည် ဖြစ်သည်။

သဘောထားမှတ်ချက်ပေးရေးယန္တရားသည် စကားဝိုင်း၏ ရလဒ်များ နှင့် EUD နှင့် CSOs တို့အကြား သဘော တူသည့် သို့မဟုတ် ချိတ်ဆက်လုပ်ဆောင်သည့် မည်သည့် ဆောင်ရွက်မှုများကိုမဆို ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအား သူတို့၏ နှစ်ဦးနှစ်ဖက်ပါဝင်သော မူဝါဒဆိုင်ရာ စကားဝိုင်းတွင် ဤအကြံ ဉာဏ်များကို လည်း အသုံးပြုရန် အားပေးတိုက်တွန်းသွားမည် ဖြစ်သည်။ သဘောမှတ်ချက်ပေးရေး ယန္တရား များထဲမှ တစ်ခုမှာ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) ကိုယ်တိုင်ဖြစ်မည်။ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) တစ်ခုချင်း၏ အစီအစဉ် (agenda) တွင် ယခင်ဆောင်ရွက်ခဲ့သော စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) နှင့် EU နှင့် CSOs တို့မှ အရေးယူဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ပြန်လည်သုံးသပ်မှု ပါဝင်မည် ဖြစ်သည်။ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) အကောင်အထည်ဖော်ရာတွင် အခြားစိတ်ဝင်စားသော သက်ဆိုင်သူများသို့ သဘောမှတ်ချက်များပေးရန် လုပ်ငန်းလမ်းကြောင်းများကိုလည်း EUD က အသုံးပြုသွားမည်ဖြစ်သည်။ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) လုပ်ငန်းစဉ်ကို ပုံ (၁) တွင်ဖော်ပြထားသည်။



ပုံ (၁) - စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် လုပ်ငန်းစဉ်

ဘယ်အချိန် နှင့် ဘယ်နေရာလဲ။

နိုင်ငံတော် အဆင့် (ရန်ကုန်/နေပြည်တော်) တို့၌ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်းများ (SDs) ကို တစ်နှစ်လျှင် နှစ်ကြိမ် ပြုလုပ်သွားရန် မျှော်မှန်းထားသည်¹²။ ဒေသအဆင့်ရှိ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်းများ (SDs) သည် တစ်နှစ်လျှင် တစ်ကြိမ် ပြုလုပ်သွားရန် မျှော်မှန်းထားပြီး၊ တစ်နှစ်ချင်းအတွက် မတူကွဲပြားသော တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုချင်းတို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

မည်သူတို့ ပါဝင်မည်နည်း။

စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) အောင်မြင်စေရေးအတွက် EUD၊ EU အဖွဲ့ဝင်နိုင်ငံများ၊ CSOs နှင့် မိတ်ဖက်အဖွဲ့များအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သည်။ အွန်လိုင်းပေါ်တွင် တိုင်ပင်ဆွေးနွေးမှုများ သို့မဟုတ် အခြားနည်းလမ်းများဖြင့် အစီအစဉ်ချမှတ် (agenda-setting) ရာတွင် ပါဝင် ရန် CSOs တို့ကို ဖိတ်ခေါ်သွားမည် ဖြစ်သည်။ အစီအစဉ် (agenda) ပါ ခေါင်းစဉ်တွင် သူတို့၏ အသိပညာ၊ စွမ်းရည် နှင့် ကျွမ်းကျင်မှုတို့အပေါ် မူတည်၍ သုတေသနတွင် ပူးပေါင်းပါဝင်ရန် CSOs အချို့ကို ဖိတ်ခေါ်သွားမည် ဖြစ်သည်¹²။ ပတ်သက်ပါဝင်မှုအမြင့်ဆုံးဖြစ်စေရန် လုပ်ငန်းစဉ်တွင် စိတ်ဝင်စားသည့် CSOs အားလုံးအတွက် စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်းတစ်ခုချင်းကို ဖွင့်ပေးထားမည်

¹² သုတေသနသည် ရှိရင်းစွဲသုတေသနအပေါ် အဓိက မှီခိုသွားမည် ဖြစ်သည်။

ဖြစ်သည်¹³။ အရပ်ဘက်လူ့အဖွဲ့အစည်းသို့ ရောက်ရှိရန်အတွက် ဝင်ပေါက်နေရာများအနေဖြင့် အောက်ပါ ရှိရင်းစွဲလမ်းကြောင်းများကို အသုံးပြုသွား မည် ဖြစ်သည် -

- EU က ရန်ပုံငွေချပေးထားသော ဒေသခံ CSOs။
- EU က ရန်ပုံငွေချပေးထားပြီး CSOs တို့ကို ပံ့ပိုးနေသော အစီအစဉ်များကို အကောင်အထည်ဖော်နေသည့် INGOs၊ UN အေဂျင်စီများ နှင့် အခြားနိုင်ငံတကာ မိတ်ဖက်များ။
- ရှိရင်းစွဲ CSO ကွန်ရက်များ။
- CSO နှင့် INGO လုပ်ငန်းလမ်းကြောင်းများ။

□ **EU-NGO လူ့အခွင့်အရေးဖိုရမ်**

EU-NGO လူ့အခွင့်အရေးဖိုရမ်၏ ရည်ရွယ်ချက်များမှာ ဘာလဲ။

EU-NGO လူ့အခွင့်အရေးဖိုရမ်ကို လူ့အခွင့်အရေးအတွက် EU ၏ ထောက်ပံ့မှု၏ အစိတ်အပိုင်းအဖြစ် ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်။ EU ထောက်ပံ့မှု၏ အဓိက ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ ပြည့်သူ့ ရေးရာ၊ စီးပွားရေး နှင့် အားနည်းပြီး ဖယ်ကြည့်ခံထားရသော အုပ်စုများကို တိုးမြှင့်ကာကွယ်သွားခြင်းတွင် လည်း ကောင်း၊ ပိုမိုပါဝင်ပြီး စဉ်ဆက်မပြတ်သော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းကို ဖန်တီးရန် မူဝါဒဆိုင်ရာ စကားပိုင်း တွင် ၎င်းအုပ်စုများ၏ လွှမ်းမိုးနိုင်မှုကို မြှင့်တင်သွားခြင်းတွင်လည်းကောင်း၊ လူမှုဆိုင်ရာ လူ့အခွင့်အရေးများ လူ့အခွင့်အရေးကာကွယ်သူများ (HRDs) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို တိုမြှင့်ရန်ဖြစ်သည်။

၎င်းကို မည်သို့ဆောင်ရွက်မည်နည်း။

EU-NGO လူ့အခွင့်အရေးဖိုရမ်သည် လူ့အခွင့်အရေးအရ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးကာကွယ်သူများထံမှ အမြင်များကို စု ဆောင်းမည် ဖြစ်သည်။ ထို့နောက် ဖိုရမ်၏ ရလဒ်များသည် ထောက်ခံဆောင်ရွက်မှုများအတွက် တရားဝင်ဖြစ် ပြီး ထိပ်တန်းအဆင့် ဥရောပသမဂ္ဂ-မြန်မာနိုင်ငံ လူ့အခွင့်အရေး စကားပိုင်း၏ ဆောင်ရွက်မှုများတွင် ထည့်သွင်း

¹³ သို့ရာတွင် ဦးစားပေးပါဝင်မှုများကို ၎င်း CSOs တို့ကို ပေးသွားမည် ဖြစ်သည်။ ၎င်းတို့သည် ခေါင်းစဉ်နှင့် စပ်ဆိုင်သည့် စီမံကိန်းများလုပ်ဆောင်နေမှု၊ ခေါင်းစဉ်တွင် အထူးပြုမှု သို့မဟုတ် ကျွမ်းကျင်မှုရှိမှု နှင့် အခြားစံသတ်မှတ်ချက်များကိုလည်း ထည့်သွင်းသွားနိုင်သည်။ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) ၏ ဖွဲ့စည်းမှုသည် မသန်စွမ်းသူများ၊ အမျိုးသမီးများ နှင့် လူငယ်များကဲ့သို့သော အားနည်းချို့ငဲ့သောလူများအတွက် ကိုယ်စားပြုမှုကို အမြဲတမ်း ပါဝင်စေမည် ဖြစ်သည်။

သွားမည် ဖြစ်သည်။ ထိပ်တန်းအဆင့် လူ့အခွင့်အရေးဆိုင်ရာ စကားပိုင်းကို စီစဉ်ဆောင်ရွက်ပြီးနောက် CSOs တို့အတွက် အစီရင်ခံစာစည်းအဝေးပုံစံဖြင့် သဘောထားမှတ်ချက်ပေးရေး ယန္တရားကို အသုံးပြုသွားမည် ဖြစ်သည်။

မည်သူတို့ပါဝင်မည်နည်း။

အမျိုးသမီးများ၏ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်သူများ၊ ကွန်ရက်များ နှင့် ပေါင်းရုံးထားသည့် အဖွဲ့အစည်းများအပါအဝင် လူ့အခွင့်အရေးနယ်ပယ်အတွင်း ဆောင်ရွက်နေသည့် CSOs တို့အတွက် ဖိတ်ခေါ် မှုများကို တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်သည်။

□ လုပ်ငန်းလမ်းကြောင်းများ (Work Streams)

လုပ်ငန်းလမ်းကြောင်းများ၏ ရည်ရွယ်ချက်များမှာ ဘာလဲ။

EU သည် မြန်မာနိုင်ငံရှိ ယေဘုယျအားဖြင့် အလှူရှင်ဆိုင်ရာ ညှိနှိုင်းမှုယန္တရားလုပ်ငန်းစဉ်၏ အစိတ်အပိုင်းဖြစ်သော INGO နှင့် CSO လုပ်ငန်းလမ်းကြောင်းနှစ်ရပ်လုံး၏ လက်ရှိတွင် ဥက္ကဋ္ဌဖြစ်သည်။ အဓိက ကိစ္စရပ်များအပေါ် နေ့စဉ် တိုးတက်မှု နှင့် နည်းပညာဆိုင်ရာ လက္ခဏာများကို ပေါင်းစပ်ထားသည့် အစည်းအဝေးများသည် CSOs တို့နှင့် EU အပြန်အလှန်ဆက်ဆံသည့် အခြားယန္တရားတစ်ရပ် ဖြစ်သည်။ လုပ်ငန်းလမ်းကြောင်းများကို ပိုမို အကျိုးရှိရန်နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်နေသည်။

၎င်းကိုမည်သို့ဆောင်ရွက်မည်နည်း။

EUD နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ညှိနှိုင်းဆောင်ရွက်မှုမိတ်ဖက်အုပ်စု (CPG) ဖြင့် အစည်းအဝေးများကို စီစဉ်ဆောင်ရွက်နေသည်။ အစီအစဉ် (agenda) ကို ဖိတ်ကြားမှုတွင် ပူးတွဲထားပြီး အစည်း အဝေးများကို ညှိနှိုင်းမှုရည်ရွယ်ချက်များအတွက် အဓိကပြုလုပ်သွားသည်။ EUD သည် အထူးသဖြင့် စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) နှင့် သုတေသနအစိတ်အပိုင်းများအတွက် ဤမဟာဗျူဟာနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် ပုံမှန်သဘောထားမှတ်ချက် ပေးရန်အတွက် လုပ်ငန်းလမ်းကြောင်း များကို အကောင်းဆုံး အသုံးပြုသွားမည် ဖြစ်သည်။ လုပ်ငန်းလမ်းကြောင်း၏ အသင်းဝင်များကိုလည်း

စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) နှင့် သက်ဆိုင်ရာ သုတေသနအစိတ်အပိုင်းများတွင် ပါဝင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

မည်သူတို့ ပါဝင်မည်နည်း။

မြန်မာနိုင်ငံရှိ CSOs နှင့် INGOs ကိုယ်စားလှယ်များ၊ အဓိကအားဖြင့် ပေါင်းရုံးအဖွဲ့အစည်းများ နှင့် အခြား သက်ဆိုင်ရာ ကိုယ်စားပြု အဖွဲ့အစည်းများကို ဖိတ်ခေါ်မည် ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအပါအဝင် ဖွံ့ဖြိုးရေး မိတ်ဖက်များကိုလည်း တက်ရောက်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

ဘယ်အချိန် နှင့် ဘယ်နေရာလဲ။

INGOs လုပ်ငန်းလမ်းကြောင်း နှင့် CSOs လုပ်ငန်းလမ်းကြောင်း နှစ်ရပ်လုံးကို ခန့်မှန်းခြေအားဖြင့် (၃) လ ပြည့်တိုင်း EUD တွင် ကျင်းပမည် ဖြစ်သည်။

ရလဒ်နယ်ပယ်ဧရိယာ (၂) - မူဝါဒပြောင်းလဲရေးဆိုင်ရာ မူဝါဒသုတေသနဆောင်ရွက်ခြင်း

သုတေသနရလဒ်နယ်ပယ်၏ အဓိကရည်ရွယ်ချက်မှာ တိုင်းဒေသကြီး/ပြည်နယ် နှင့် နိုင်ငံတော်အဆင့်များ၌ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်းများ (SDs) အတွက် ဦးစားပေးကိစ္စရပ်များနှင့်ဆက်စပ်သော ဘက်ပေါင်းစုံပါသော သုတေသနအဖွဲ့တစ်ရပ်¹⁴ ကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ သုတေသနများကို စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) ဆွေးနွေးမှုအတွက် ရွေးချယ်ထားသော ခေါင်းစဉ်တစ်ခုချင်းအတွက် ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ အခြေအနေများ ပိုင်းခြားစိတ်ဖြာမှု၊ ကိစ္စရပ်ရှိ အရပ်ဘက်လူ့အဖွဲ့အစည်း၏ အခန်းကဏ္ဍကို လေ့လာ ဆန်းစစ်ခြင်း၊ တွေ့ရှိရသော သင်ခန်းစာများ နှင့် ဆောင်ရွက်မှုအတွက် အကြံပြုချက်များအပါအဝင် မူဝါဒ ဆိုင်ရာ သုတေသနစာတမ်းပုံစံဖြင့် တင်ပြသွားမည် ဖြစ်သည်။ ထို့နောက် သုတေသနရလဒ်များကို စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) တွင် ဆွေးနွေးသွားမည် ဖြစ်သည်။ CSOs တို့၏ လုပ်ငန်းနယ်ပယ်များနှင့် သက်ဆိုင်သည့် လိုအပ်ချက်များကို နောက်ထပ် ဖော်ထုတ်သတ်မှတ်ရန် သုတေသနစာတမ်းကို CSOs များကလည်း အသုံးပြုနိုင်ပြီး၊ EU နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်များသည် သူတို့၏ မူဝါဒဆိုင်ရာ စကားပိုင်းများအတွက်လည်း အသုံးပြု နိုင်သည်။ ဤရည်ရွယ်ချက်နှင့်ပတ်သက်၍ ဆောင်ရွက်မှုသုတေသနနည်းလမ်းများအား ဤအစိတ်အပိုင်းကို အကောင်အထည်ဖော်ရန် အသင့်လျော်ဆုံးအဖြစ် ထည့်သွင်းစဉ်းစားထားသည်။

¹⁴ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) တွင် ရှိရင်းစွဲ သုတေသနကို ထည့်သွင်းသွားမည် ဖြစ်သည်။

မူဝါဒဆိုင်ရာ သုတေသနသည် အရပ်ဘက်လူ့အဖွဲ့အစည်း၊ EU နှင့် အခြားသက်ဆိုင်သူများသည် သက်ဆိုင်ရာ နယ်ပယ်ဧရိယာများတွင် ၎င်းတို့၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ အသိပညာတိုးပွားစေသင့်သည်။ ရလဒ်များတွင် အနာဂတ် EU(D) နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုရေးစွဲရာတွင် အကြံပြုချက်များကို ထည့်သွင်းသင့်သည်။ နောက်ဆုံးအနေဖြင့် ဤအစိတ်အပိုင်းအရ ဆောင်ရွက်သည့် မူဝါဒဆိုင်ရာ သုတေသနသည် အဆင့်များအားလုံး၌ မူဝါဒဆိုင်ရာ အပြောင်းအလဲကို ပံ့ပိုးရန် နှင့် အများပြည်သူကို သတင်းပေးရန် ဖြစ်သင့်သည်။

၎င်းကို မည်သို့ဆောင်ရွက်မည်နည်း။

စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) အတွက် ခေါင်းစဉ်ကို ဖော်ထုတ်သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် ခေါင်းစဉ်နှင့်စပ်လျဉ်း၍ မိမိတို့ဆောင်ရွက်ထားသော သုတေသနကို တင်ပြရန် သို့မဟုတ် စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) အတွက် အခြေခံအနေဖြင့် မိမိ တို့ လုပ်ဆောင် နိုင်သည့် သုတေသနကို အဆိုပြုရန် CSOs တို့အား ဖိတ်ခေါ်သွားမည်။ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်း (SD) ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် လက်ရှိ မဟာဗျူဟာ၏ တတိယအစိတ်အပိုင်း (မြင်နိုင်မှု/ဆက်သွယ်ရေး) ကို အများပြည်သူ သိစေရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနကိုလည်း ဖြန့်ဖြူးသွားမည် ဖြစ်သည်။

မည်သူတို့ပါဝင်မည်နည်း။

မူဝါဒဆိုင်ရာ သုတေသနစာတမ်းများကို သေချာစွာ လုပ်ဆောင်နိုင်စေရန် CSOs၊ တက္ကသိုလ်များ နှင့် အကြံပေး အဖွဲ့များ (think-tanks) နှင့် ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်သည်။ ပါဝင်ပံ့ပိုးနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအပါအဝင် ဖွံ့ဖြိုး တိုးတက်ရေးမိတ်ဖက်များကိုလည်း ဖိတ်ခေါ်သွားမည် ဖြစ်သည်။ အစီရင်ခံစာများကို မျှဝေပြီး ပုံနှိပ်ထုတ်ဝေသွားမည် ဖြစ်သည်။

ဘယ်အချိန် နှင့် ဘယ်နေရာလဲ။

သုတေသနကို စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်းမတိုင်မီ လအနည်းငယ်တွင် ဆောင်ရွက်သွားမည် ဖြစ်သည်။ သုတေသနသည် တိုင်းဒေသကြီး/ပြည်နယ်အဆင့် စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်းများ (SDs) ကို အားဖြည့်ရန် ကန့်သတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

ရလဒ်နယ်ပယ်ဧရိယာ (၃) - ဆက်သွယ်ရေး၊ ကမ်းလင့်ထောက်ကူရေး နှင့် ကွန်ရက်ချိတ်ဆက်ရေး

☐ ဆက်သွယ်ရေး နှင့် ကမ်းလင့်ထောက်ကူရေး လုပ်ငန်းများ

ဤရလဒ်နယ်ပယ်သည် EU နှင့် CSO တို့အကြား မိတ်ဖက်ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဖြူးမှုကို အထောက်အကူပြုသွားမည် ဖြစ်သည်။ မဟာဗျူဟာ၏ ဤအပိုင်းသည် ပိုကောင်းသော ဆက်သွယ်ရေး နှင့် ကမ်းလင့်ထောက်ကူရေး၊ အကောင်အထည်ဖော်မှုအစီအစဉ်များ နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအတွက် EU ထောက်ပံ့မှုတို့မှတစ်ဆင့် EU နှင့် CSOs တို့အကြား အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်မှုများကို မြှင့်တင်ရန် ဖြစ်သည်။ ၎င်းတွင် အောက်ပါတို့လည်း ပါဝင်သည် -

- ☐ ကွန်ရက်ချိတ်ဆက်ရေးနေရာများ ဖန်တီးခြင်း၊
- ☐ EUD နှင့်/သို့မဟုတ် ၎င်း၏ အကောင်အထည်ဖော်ဆောင်ရွက်ရေး မိတ်ဖက်များက စီမံခန့်ခွဲသည့် အဆိုပြုလွှာများနှင့် ပတ်သက်၍ အဓိကကျသောသတင်းအချက် အလက်များ (ဥပမာ - ဝက်ဘ်ဆိုက်တစ်ခု) ကို ထောက်ပံ့ပေးခြင်း၊ နောက်ဆုံးတွင် EU အဖွဲ့ဝင်နိုင်ငံများကလည်း မိမိတို့အဆိုပြုလွှာများအတွက် ဤဆိုက်ကို အသုံးပြုသွားနိုင်ပါသည်။
- ☐ EU (EUD နှင့် MS) မှ CSOs တို့အတွက် ရန်ပုံငွေအခွင့်အလမ်းများနှင့်ပတ်သက်၍ နှစ်စဉ်ခန့်မှန်းချက်ကို ထုတ်ပြန်ပေးခြင်း၊
- ☐ အခြားနိုင်ငံတကာ မိတ်ဖက်များ၊ နိုင်ငံတော် နှင့် ဒေသအဆင့် CSOs တို့နှင့် မိတ်ဖက်ဆောင်ရွက်မှုများမှ တစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်း/ထောက်ပံ့မှုများအပါအဝင် EUD နှင့် EU အသင်းဝင်နိုင်ငံများက ရန်ပုံငွေချပေးထားသော စီမံကိန်း၏ အချက်အလက်များကို တည်ဆောက်ခြင်း၊
- ☐ EUD နှင့် EU အဖွဲ့ဝင်နိုင်ငံများ ၏ သက်ဆိုင်ရာ သတင်းများ နှင့် အစီရင်ခံစာများကို CSOs ထံသို့ ပုံနှိပ်ထုတ်ဝေခြင်း၊ နှင့်
- ☐ မြေပြင်ကွင်းဆင်းမှုမှ ရရှိလာသည့် အကြောင်းအရာများကို ပုံနှိပ်ထုတ်ဝေခြင်း။

CSOs ထံသို့ ရောက်ရှိရန် ပေါင်းစည်းထားသည့် မတူကွဲပြားသော ဆက်သွယ်ရေးနည်းလမ်းများ နှင့် မြင်သာမှုရှိသည့် လုပ်ငန်းစဉ်များ ကို အသုံးပြုသွားမည် ဖြစ်သည်။

၎င်းတို့မှာ အောက်ပါတို့ပါဝင်နိုင်သည် -

- ☐ **ဝက်ဘ်အခြေခံသည့်နည်းလမ်းများ (Web-based tools)** - ဖေ့စ်ဘွတ်၊ EUD ဝက်ဘ်ဆိုက်၊ မြန်မာသတင်းအချက်အလက်စီမံ ခန့်ခွဲမှု ယူနစ် (Myanmar Information Management Unit) နှင့်

အခြား ရှိရင်းစွဲ ပလက်ဖောင်းများ (ဥပမာ - ဖွံ့ဖြိုးရေးမိတ်ဖက်များ၏ ဝက်ဘ်ဆိုက်များ၊ မှန်ဟင်းခါး (Mohinga ဝက်ဘ်ဆိုက်)၊ အီးလ် မေးလ် ဖြင့်ဖြန့်ဝေမှု။

- စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားပိုင်းများ (SDs) - အဓိက သက်ဆိုင်သူများနှင့် တိုက်ရိုက်ဆက်သွယ်ရေး လမ်းကြောင်းကို ဆောင်ရွက်ပေးခြင်း နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းလုပ်ငန်းတို့နှင့် EU ၏ ချိတ်ဆက်ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း။
- အများပြည်သူဆိုင်ရာ သတင်းအချက်အလက်များ ကမ်းလင့်ထောက်ကူရေး - အဓိက ပဏာမ လုပ်ငန်း များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများ နှင့် သတင်းစာ ထုတ်ပြန်ချက်များ။
- အများပြည်သူဆိုင်ရာ ပွဲများ - ယဉ်ကျေးမှုပွဲများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းပြပွဲများ၊ အမျိုးသမီးများနေ့၊ လူ့အခွင့်အရေးနေ့ ကျင်းပခြင်း၊ မသန်စွမ်းသူများစသည့်တို့အတွက် အပြည်ပြည်ဆိုင်ရာ နေ့ကဲ့သို့ဖြစ် သည်။
- ကွန်ရက်ချိတ်ဆက်ခြင်း - အရပ်ဘက်လူ့အဖွဲ့အစည်း ပြပွဲ

ပြပွဲ၏ ရည်ရွယ်ချက်များမှာ ဘာလဲ။

CSO ပြပွဲသည် CSOs တို့ နှင့် EU တို့အတွက် မိမိတို့၏ လုပ်ငန်းများ နှင့် အောင်မြင်မှုများကို စင်တင်ပြသရန်၊ အစီရင်ခံစာများ မျှဝေရန် နှင့် ဆန်းသစ်သော စည်းရုံးလှုံ့ဆော်သည့်ပွဲများကို သရုပ်ဖော်ရန် အခွင့်အလမ်းကို ဆောင်ကြဉ်းပေး သွားမည် ဖြစ်သည်။ ရည်ရွယ်ချက်မှာ CSOs နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့များအကြား အထူးသဖြင့် EU၊ MS နှင့် ယေဘုယျအားဖြင့် နိုင်ငံသားများအကြား ကွန်ရက်ချိတ်ဆက်မှု နှင့် သတင်းအချက်အလက်များမျှဝေမှုတို့ တိုးမြှင့်လာရန် ဖြစ်သည်။

၎င်းကို မည်သို့ဆောင်ရွက်မည်နည်း။

မိမိတို့၏ စိတ်ဝင်စားမှုကို ဖော်ပြရန်အတွက် CSOs တို့အား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။ မိမိတို့၏ စာရွက်စာတမ်း ဝတ္ထုပစ္စည်းများကို ပြသရန် သူတို့အား နေရာဖန်တီးပေးထားမည် ဖြစ်သည်။ အကယ်၍ များစွာသော CSOs တို့ ပါဝင်ရန် လျှောက်ထားလာလျှင်၊ ရွေးချယ်ရေးစံသတ်မှတ်ချက်များမှာ ပါဝင်သည့်အကြောင်းအရာ၊ အပြန်အလှန် အကျိုးပြုမှု (ဆန်းသစ်တီထွင်မှု၊ ဖန်းတီးနိုင်စွမ်း၊ ဆက်သွယ်ရေး) နှင့်

မြင်ကွင်းခင်းကျင်းမှုများအပေါ် အခြေခံ၍ ရွေးချယ်မှုကို ဆောင်ရွက်သွားမည် ဖြစ်သည်။ EU အဖွဲ့ဝင်နိုင်ငံများ၏ စီမံကိန်းများနှင့်ပတ်သက်၍ ပါဝင်မှု အတွက် အခွင့်အလမ်းများကို ဖန်တီးပေးသွားမည် ဖြစ်သည်¹⁵။

ဘယ်အချိန် နှင့် ဘယ်နေရာလဲ။

CSO ပြုစုသည် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) နှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး၊ တစ်ရက်တည်း နှင့် တစ်နေရာတည်းတွင် စုစည်းဆောင်ရွက်သွားရန် ဖြစ်သည်။

မည်သူတို့ပါဝင်မည်နည်း။

အရပ်ဘက်လူ့အဖွဲ့အစည်းပြုစုကို ဒေသခံ CSOs¹⁶ ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများကို ထောက်ပံ့ နေသော EU စီမံကိန်းများကို အကောင်အထည်ဖော်နေသည့် INGOs၊ EU MS နှင့် CSOs တို့ကို တက်ကြွစွာ အထောက်အကူပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများ (IIIO) တို့အတွက် ဖွင့်ပေးသွားမည် ဖြစ်သည်။

ဆက်စပ်ချိတ်ဆက်နေသော (Cross-Cutting) ကိစ္စရပ်များ

ကျားမရေးရာတန်းတူမှု၊ စွမ်းရည်မြှင့်တင်မှုနှင့် အားနည်းချို့တဲ့သောအုပ်စုများ ပါဝင်မှုတို့ကဲ့သို့သော ဆက်စပ် ချိတ်ဆက်နေသောကိစ္စရပ်များကို လက်ရှိ မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်သည့်တစ်လျှောက် မဟာဗျူဟာကျကျ ထည့်သွင်းသွားမည် ဖြစ်သည်။

စွမ်းရည်ဖွံ့ဖြိုးမှု

CSOs တို့သည် မိမိတို့၏ အခန်းကဏ္ဍများကို ဆောင်ရွက်ရန် ၎င်းတို့၏ အဖွဲ့အစည်းအတွင်းဆိုင်ရာ အုပ်ချုပ်မှု နှင့် စွမ်းရည်များအား မြှင့်တင်ပေးခြင်းသည် ဤမဟာဗျူဟာအား အကောင်အထည်ဖော်ရာတွင် အဓိကကျပါသည်။ အထူးအဖြင့် ရေတို၌ ထိရောက်ပြီး အဓိပ္ပါယ်ပြည့်ဝသော စနစ်တကျ တွေ့ဆုံဆွေးနွေးသည့်စကားဝိုင်း (SD)တွင် ပါဝင်ဆောင်ရွက်လာနိုင်ရန် အတွက် နှင့် ရေရှည်တွင် မူဝါဒဆိုင်ရာလုပ်ငန်းစဉ်တွင် ထိရောက်စွာ ပံ့ပိုးပေးလာနိုင်ရန်အတွက် ဖြစ်သည်။ စွမ်းရည်ဖွံ့ဖြိုးမှုကို လက်တွေ့ လုပ်ငန်းဖြင့် ပြိုင်တူဆောင်ရွက်ပေးခြင်းသည် (ဥပမာ - ဝန်ဆောင်မှုများ ပေးခြင်း၊ ထောက်ခံအားပေးမှု ရရန်ဆောင်ခြင်း) ထိရောက်မှုရှိပါသည်။ ထို့ကြောင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုကို ဒေသခံ CSOs တို့အား ထောက်ပံ့ကူညီရန် ရည်ရွယ်လျက် အကောင်အထည်ဖော်ဆောင်ရွက်သည့် EU စီမံကိန်းအားလုံးတစ် လျှောက်

¹⁵ မဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်မှုကာလအတွင်း ဘဏ္ဍာရေးကို မည်သို့ ထောက်ပံ့ပေးသွားမည်ကို တိတိကျကျ ဆွေးနွေးသွားမည် ဖြစ်သည်။

¹⁶ CSO များမှာ EU က ချပေးထားသော ရန်ပုံငွေရရှိသူများဖြစ်စေ ရန်ပုံငွေမရရှိသူများဖြစ်စေ စနစ်တကျ တွေ့ဆုံ ဆွေးနွေးသည့် စကားဝိုင်း (SD) အတွက် ရွေးချယ်ထားသည့် ကဏ္ဍတွင် ဆောင်ရွက်နေသော ဒေသခံ CSO အဖွဲ့အစည်းများ။ EUD သည် ဒေသခံ CSOs အထူးသဖြင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် ပြုစုများတွင် ပါဝင်မှုအတွက် လေ့လာအပ်သည့်အထောက်အပံ့ ပစ္စည်းပစ္စည်းများ (facilities) ကို ထောက်ပံ့ပေးနိုင်ပါသည်။

ပါဝင်သွားမည် ဖြစ်ပြီး၊ ရှိရင်းစွဲစီမံကိန်းရန်ပုံငွေများ နှင့် အစီအစဉ်များမှတစ်ဆင့် ဘဏ္ဍာရေးများချပေး သွားမည် ဖြစ်သည်¹⁷။ ဤသည်ကို အဆိုပြုလွှာများ သို့မဟုတ် ရန်ပုံငွေအား တိုက်ရိုက် ပေးအပ်ခြင်းကဲ့သို့သော စာချုပ်စာတမ်းတွင် စွမ်းရည် နှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နှင့်စပ်လျဉ်းသည့် လုပ်ငန်းများကို ထည့်သွင်းတောင်းခံဆောင်ရွက်စေခြင်းဖြင့် လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့ပြင် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုကဲ့ သို့သော မဟာဗျူဟာမြောက်လုပ်ငန်းအချို့ကို ဤစီမံကိန်းများတွင် မဖြစ်မနေအနေအထားဖြင့် ပြုလုပ်နိုင် ပါသည်။ ထို့ကြောင့် လက်ရှိမဟာဗျူဟာတွင် စွမ်းရည် တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများအတွက် နောက်ထပ် ရန်ပုံငွေများ ရရှိမည်မဟုတ်ပါ။ သို့ရာတွင် ဤမဟာဗျူဟာသည် EU က ပံ့ပိုးထားသော စီမံကိန်းများ၌ CSOs တို့အတွက် စွမ်းရည်တည်ဆောက်မှု လုပ်ငန်းများကို ပါဝင်ထည့်သွင်းစေရန် ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ကျားမရေးရာကဏ္ဍ (Gender)

ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျားမရေးရာနှင့်ပတ်သက်သော EU ကောင်စီ၏ သဘောထားအရ၊ လက်ရှိမဟာဗျူ ဟာသည် မြန်မာနိုင်ငံရှိ ကျားမရေးရာ ဆောင်ရွက်မှုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းကို အထောက် အကူပြုသွားမည် ဖြစ်သည်။ ဤမဟာဗျူဟာသည် အသေးစိတ်အားဖြင့် အဓိကရည်ရွယ်ချက် နှစ်ရပ်ကို ပံ့ပိုးပေး သွားမည် ဖြစ်သည် - ၁) အမျိုးသမီးများ နှင့် မိန်းကလေးငယ်များနှင့်ပတ်သက်၍ လူမှု နှင့် စီးပွားရေးအခွင့်အ ရေးများ နှင့် လုပ်ပိုင်ခွင့်များပေးအပ်ရေးကို မြှင့်တင်ပေးခြင်း နှင့် ၂) အမျိုးသမီး၏ အသံများ နှင့် ပါဝင်မှု များကို မြှင့်တင်ဆောင်ရွက်ခြင်း။

ဤရည်မှန်းချက်ကို ပြည့်မီရန် ကျားမရေးရာသည် လက်ရှိ မဟာဗျူဟာအကောင်အထည်ဖော်မှု တစ်လျှောက် တွင် ထည့်သွင်းသွားမည် ဖြစ်သည်။ ဒေသ နှင့် နိုင်ငံတော်အဆင့်များ၌ စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်းများ (SDs) တွင် အမျိုးသမီးအဖွဲ့အစည်းများကို ထည့်သွင်းသွားမည်ဖြစ်ပြီး၊ စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်း (SD)၏ခေါင်းစဉ် နှင့် ပတ်သက်၍ တက်ကြွသော သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းများကို ဦးတည်ထားလျက် သူတို့၏ ပါဝင်မှုကို အထောက်အကူပြုသွားမည် ဖြစ်သည်။ ကျားမအလိုက် အချက်အလက်များကို ခွဲခြားပြသထားခြင်း နှင့် ကျားမရေးရာအရ ခွဲခြားထားသော ဝေါဟာရ အသုံးပြုခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် သုတေသန (ဥပမာ - အဖွဲ့အစည်းသည် သတင်းအချက်

¹⁷ ဥပမာ - အရပ်ဘက်လူ့အဖွဲ့အစည်း (အထူးသဖြင့် အကြောင်းအရာနှင့် သက်ဆိုင်သည့် စီမံကိန်းများ) များကို ထောက်ပံ့နေသည့် EU စီမံကိန်းများနှင့် CSOs သည် မိတ်ဖက်များအဖြစ် အကောင်အထည်ဖော်နေသည့် အခြား EU စီမံကိန်းများတွင် လျှောက်ထားသူများက မိမိတို့၏ အဖွဲ့အစည်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ နှင့် ကွန်ရက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ စွမ်းရည်ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ထည့်သွင်းရန် လိုအပ်မည် ဖြစ်သည်။

အလက်အရင်းဖြစ်ဖြစ်ခြင်း၊ သုတေသနကို ဦးဆောင်သော အဖွဲ့ဖြစ်ခြင်းစသည်ဖြင့်) တွင် အမျိုးသမီးအဖွဲ့အစည်းများကို ပါဝင်စေခြင်းဖြင့် လေ့လာခဲ့သည့်ခေါင်းစဉ် (ဥပမာ - လူငယ်များ အဟာရမပြည့်စုံခြင်းအား လေ့လာမှုတွင် ကျားမရေးရာကဏ္ဍများ၏ ပိုင်းခြားစိတ်ဖြာမှုကို ထည့်သွင်း သင့်သည်) အတွင်း သုတေသနနှင့်ဆက်စပ်သည့် လုပ်ငန်းများသည် ကျားမ ရေးရာ ကဏ္ဍများကို ထည့်သွင်းသွားမည် ဖြစ်သည်။ ထင်သာမြင်သာရှိမှု၊ ဆက်သွယ်ရေး နှင့် ကမ်းလင့်ထောက်ကူရေး လုပ်ငန်းများတွင် ကျားမရေးရာ ခွဲခြားသည့် ဝေါဟာရအသုံးပြုမှုကို ရှောင်ကြဉ်သွားမည် ဖြစ်သည်။

အားနည်းချို့ငဲ့သောအုပ်စုများ

ပတ်သက်ပါဝင်မှုဆိုင်ရာ အခြေခံမူများ၏ အစိတ်အပိုင်းအဖြစ် လက်ရှိမဟာဗျူဟာသည် မြန်မာ့လူ့အဖွဲ့အစည်း အတွင်း အထူးသဖြင့် မသန်စွမ်းသူများ နှင့် တိုင်းရင်းသား လူနည်းစုများအတွင်း အားနည်းချို့ငဲ့သောအုပ်စုများ ၏ ပါဝင်မှုကို ဆောင်ရွက်သွားမည် ဖြစ်သည်။ ဤအုပ်စုများကို ကိုယ်စားပြုသော အဖွဲ့အစည်းများအား စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်း (SD) တွင် ပါဝင်ရန် အားပေးတိုက်တွန်းသွားမည် ဖြစ်သည်။ သုတေသနသည် အထူးကိုးကားမှုများကို ထည့်သွင်းသွားမည်ဖြစ်ပြီး လိုအပ်လျှင် လေ့လာခဲ့သော ကိစ္စရပ်များဖြင့်၎င်း အားနည်းချို့ငဲ့သောအုပ်စုများအပေါ် သက်ရောက်မှုနှင့် လိုအပ်ချက်များကို ပိုင်းခြားစိတ်ဖြာမှုကို ပြုလုပ်သွားမည်။ ဆက်သွယ်ရေး နှင့် ထင်သာမြင်သာရှိမှုဆိုင်ရာ လုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၊ လူ့အခွင့်အရေးများနေ့ နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တို့ ကျင်းပခြင်းကို အထောက်အကူပြုလျက် အသိအမြင် များကို တိုးမြှင့်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သည်။

၆။ စီမံကိန်းအကောင်အထည်ဖော်သည့် ပြဋ္ဌာန်းနည်းလမ်းများ နှင့် အစီအစဉ်များ

မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် မိတ်ဖက်ဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ဥရောပသမဂ္ဂ မဟာဗျူဟာကို နှစ်နှစ် မှ သုံးနှစ် ကာလ (၂၀၁၈-၂၀၂၀) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်သည်။ EUD သည် ဤမဟာဗျူဟာနှင့် ၎င်း၏ ဆောင်ရွက်မှုအစီအစဉ်နှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်မှုအတွက် လိုအပ်သောရန်ပုံငွေများကို ဆော်ဩစည်းရုံးထားပြီး ဖြစ်သည်။ နိုင်ငံတော်အဆင့် နှင့် ဒေသအဆင့်တို့၌ စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်း (SD) များ ၊ သုတေသန နှင့် ဆက်သွယ်မှုဆိုင်ရာ လုပ်ငန်းများအား စီစဉ်ဆောင်ရွက်ရာတွင် အသေးစိတ်ပြင်ဆင်မှု နှင့် ဆော်ဩစည်းရုံးမှုတို့အတွက် လုံလောက်သော အချိန် လိုအပ်မည် ဖြစ်သည်။

၆.၁။ ပြဋ္ဌာန်းနည်းလမ်းများ

ဤလက်ရှိမဟာဗျူဟာသည် မြန်မာနိုင်ငံရှိ CSOs များကို ထောက်ပံ့ရန် ငွေကြေးဆိုင်ရာ (ဥပမာ - ထောက်ပံ့အကူအညီများ) နှင့် ငွေကြေးနှင့်မသက်ဆိုင်သော (ဥပမာ - နည်းပညာအကူအညီ၊ သတင်းအချက်အလက်များ ဖြန့်ဖြူးခြင်း၊ ပါဝင်မှုအတွက် ထောက်ပံ့ဆောင်ရွက်မှု နေရာများ) ပြဋ္ဌာန်းနည်းလမ်းများကို ယူဆောင်လာသည်။ ဤပြဋ္ဌာန်းနည်းလမ်းများကို ၎င်းတို့အကြား နောက်ထပ်အထောက်အပံ့များနှင့် စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်တို့ကို သေချာစေရန် ပေါင်းစပ်သွားမည် ဖြစ်ပြီး လိုအပ်လျှင်လိုအပ်သလို လုပ်ဆောင်သည့် လုပ်ငန်းအစီအစဉ်များ နှင့် အကူအညီများ တစ်ခုနှင့်တစ်ခု ထပ်တူဖြစ်ပွားမှုမျိုးကို ရှောင်ကြဉ်သွားမည် ဖြစ်သည်။ ယခုလက်ရှိမဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် အောက်ပါ EU ပြဋ္ဌာန်းနည်းလမ်းများကို ထည့်သွင်းစဉ်းစားသွားမည် ဖြစ်သည် -

- လူ့အခွင့်အရေး နှင့် ဒီမိုကရက်တစ်အုပ်ချုပ်မှုကို လိုလားသည့် အရပ်ဘက်လူ့အဖွဲ့အစည်းပါဝင်မှု အတွက် လုပ်နိုင်စွမ်းရှိသော ပတ်ဝန်းကျင်တစ်ရပ်ကို ထောက်ခံအားပေးမှုရရှိရေးအား ဆောင်ရွက်ရန် နှင့် CSOs နှင့် အစိုးရတို့၏ အပြန်အလှန်ဆက်ဆံရေးကို ကူညီထောက်ပံ့ပေးရန် EU(D) ၏ မူဝါဒ နှင့် နိုင်ငံရေးစကားဝိုင်း နှင့် ထောက်ပံ့ ဆွေးနွေးမှုစွမ်းရည်များ။ ထို့ပြင် EUD သည် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်းများ (SDs) ၏ ရလဒ်များနှင့် အကြံပြုချက်များအား အစိုးရ နှင့် တွေ့ဆုံဆွေးနွေးသည့် မူဝါဒရေးရာ စကားဝိုင်းများတွင် အသုံးပြုသွားမည် ဖြစ်သည်။
- ရန်ပုံငွေ၊ မဟာဗျူဟာအား သေချာစွာအကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် နည်းပညာအကူအညီ၊ သုတေသန နှင့် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းပြပွဲ နှင့် အခြားဆက်သွယ်ရေး နှင့် ကမ်းလင့် ထောက်ပံ့ရေးပွဲများ အစရှိသည်တို့အတွက် စီစဉ်ဆောင်ရွက်ရန် ကုန်ကျမည့် ဘဏ္ဍာရေးအရင်းအမြစ်များကို ရရှိအောင်ဆောင်ရွက်သွားမည် ဖြစ်သည်။

သို့ရာတွင် ဤမဟာဗျူဟာအောက်တွင် စီမံကိန်းများအတွက် ရန်ပုံငွေဆိုင်ရာအခွင့်အလမ်းအသစ်များ ရှိလာမည် မဟုတ်ကြောင်း မှတ်သားရမည်ဖြစ်သည်။ CSOs စီမံကိန်းများအတွက် ဘဏ္ဍာရေး အထောက်အပံ့ကို ရှိရင်းစွဲအစီအစဉ်များမှတစ်ဆင့် ဆက်လက်ထောက်ပံ့သွားမည်ဖြစ်သည်။ အဓိကအားဖြင့် EU ၏ အလေးပေးသော ကဏ္ဍများဖြစ်သော NIP၊ အရပ်ဘက်လူ့အဖွဲ့အစည်း နှင့်

ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများနှင့်သက်ဆိုင်သည့် အကြောင်းအရာအလိုက်အစီအစဉ်များ¹⁸ နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဥပဒေပြဋ္ဌာန်း နည်းလမ်းများ (အခြားအစီအစဉ်တို့ကို အခါအားလျော်စွာ ရရှိအောင်ဆောင်ရွက်မည်ဖြစ်သည်)၊ ရိုင်းစွဲ အကူ အညီပေးရေး ယန္တရားများအသုံးပြုခြင်း၊ INGOs၊ UN အေဂျင်စီများ နှင့် အခြား နိုင်ငံတကာအဖွဲ့အစည်းများ (နောက်ဆက်တွဲ (၃) တွင် ကြည့်ပါ) နှင့် မိတ်ဖက်ဆောင်ရွက်ကာ အဆိုပြုလွှာခေါ်ယူခြင်းနှင့် တဆင့်ခံ ရန်ပုံငွေထောက်ပံ့ခြင်းများမှတစ်ဆင့် ဒေသခံ CSOs များအား ရန်ပုံငွေထောက်ပံ့သွားမည် ဖြစ်သည်။

- **ဆောင်ရွက်မှုအစီအစဉ်။** လက်ရှိမဟာဗျူဟာကို သေချာစွာ အကောင်အထည်ဖော် ဆောင်နိုင်စေရန် အထက်ဖော်ပြပါ ပြဋ္ဌာန်းနည်းလမ်းများကို အသုံးပြုလျက် (နောက်ဆက်တွဲ - ၄ တွင်ကြည့်ပါ) ဆောင်ရွက်မှုအစီအစဉ်တစ်ရပ်အား ရေးဆွဲ ခဲ့သည်။
- **နည်းပညာအကူအညီ။** လက်ရှိမဟာဗျူဟာကိုအကောင်အထည်ဖော်ရန်နှင့် ဆောင်ရွက်မှုအစီ အစဉ်ကို အကောင်အထည်ဖော်ရန်အတွက် EUDကို ထောက်ပံ့သည့် နည်းပညာအကူအညီ စီစဉ်ထားရှိခြင်း။ (အဓိကအားဖြင့် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) ကို စီစဉ်ဆောင်ရွက်ရန် နှင့် ပံ့ပိုးပေးရန်၊ သုတေသနဆောင်ရွက်ခြင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် CSOs သို့ နည်းပညာအကူအညီများပေးခြင်းတို့ ပါဝင်သည်) ကို အကောင်အထည်ဖော်ရန် နည်းပညာအကူအညီ။

၆.၂။ အခန်းကဏ္ဍများ နှင့် တာဝန်များ

ဥပဒေသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့

မြန်မာနိုင်ငံတွင် လက်ရှိမဟာဗျူဟာကို အကောင်အထည်ဖော်ရန်အတွက် အဓိက တာဝန်ရှိသူမှာ EUD ဖြစ်သည်။ EUD သည် မဟာဗျူဟာအကောင်အထည်ဖော်မှု၊ စောင့်ကြည့်လေ့လာမှု နှင့် အကဲဖြတ်မှုတို့ကို ဖြစ်စေရန်အတွက် လိုအပ်သော ပြဋ္ဌာန်းနည်းလမ်းများအားလုံးကို ပံ့ပိုးပေးမည် ဖြစ်သည်။ မဟာဗျူဟာသည် မူဝါဒ နှင့် နိုင်ငံရေးထောက်ပံ့ဆွေးနွေးမှု နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အကြား ပူးပေါင်းလုပ်ဆောင်မှုကို အလေးပေး သဖြင့် ၎င်း၏ အကောင်အထည်ဖော်ဆောင်ရွက်မှုသည် EUD ၏ နိုင်ငံရေး ဌာန နှင့် ကော်ပရေးရှင်း ဌာနများ၊ နှင့် ကော်ပရေးရှင်းဌာနအတွင်းရှိ အစီအစဉ်များအကြားတို့မှ ဌာနအတွင်းအပြန်အလှန် ပူးပေါင်းလုပ်ဆောင်မှု

¹⁸ ၂၀၁၈-၂၀၂၀ ကာလအတွက် CSO-LA အတွက် ယူရို ၉ သန်းကို ရရှိပြီးဖြစ်သည်။ အဆိုပြုလွှာများ ဖိတ်ခေါ်မှုကို ၂၀၁၉ အစောပိုင်းတွင် စတင်ဆောင် ရွက်သွားမည် ဖြစ်သည်။

လိုအပ်မည် ဖြစ်သည်။ ဥရောပသမဂ္ဂ သံကိုယ်စားလှယ်အဖွဲ့၏ အကြီးအကဲ (သံအမတ်) သည် EUD ဝန်ထမ်း၏ ထောက်ပံ့မှုဖြင့် အကောင် အထည်ဖော်ဆောင်ရွက်မှုကို ဦးဆောင်သွားမည် ဖြစ်သည်။

ဒေသရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ

ဒေသခံ CSOs တို့ကို မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်မှု၏ မတူကွဲပြားသော အဆင့်များတွင် ပါဝင်ရန် မျှော်မှန်းထားသည်။ စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) အဆင့်တွင် CSOs တို့ကို ဆွေးနွေးပွဲများတွင် ပါဝင်ရန် ဖိတ်ခေါ်သွားမည် ဖြစ်သည်။ ၎င်းတို့အား တင်ပြမှုများတွင် ပါဝင်ရန် နှင့် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) တွင် ပါဝင်ရန် သူတို့၏ ဆောင်ရွက်သူများကို ဖိတ်ခေါ် စည်းရုံးသွားမည် ဖြစ်သည်။ မူဝါဒရေးရာ သုတေသနအဆင့်တွင် EUD သည် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အသင့်လျော်ဆုံး CSOs တို့ကို ဖော်ထုတ်သတ်မှတ်သွားမည် ဖြစ်သည်။ ဆက်သွယ်ရေးအဆင့်တွင် EUD နှင့် CSOs ချိတ်ဆက်ဆောင် ရွက်မှုအတွက် အခွင့်အလမ်းများတိုးမြှင့်ရန်အတွက် CSOs တို့သည် ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် ကမ်းလင့်ထောက်ကူရေးလုပ်ငန်းများအတွက် အဓိဦးတည်အုပ်စုများဖြစ်ကြသည်။ ပြပွဲအဆင့်တွင် CSOs ၏ လုပ်ငန်း၊ အောင်မြင်မှုများ နှင့် အောင်မြင်မှုအကြောင်းအရာတို့ကို စင်တင်ပြသရန် သူတို့အား ဖိတ်ခေါ်သွားမည် ဖြစ်သည်။ ဤပွဲမှာ CSO ကွန်ရက်ချိတ်ဆက်မှု နှင့် အသိပညာမျှဝေမှုကိုလည်း မြှင့်တင်သွားနိုင်မည် ဖြစ်သည်။

ဥရောပသမဂ္ဂ၏ အကောင်အထည်ဖော်ဆောင်ရွေး မိတ်ဖက်အဖွဲ့များ (NGOs၊ INGOs နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ)

EU ၏ ဒေသခံအရပ်ဘက်လူမှုအဖွဲ့အစည်းအတွက် အကူအညီအများစုကို UN အေဂျင်စီများ နှင့် (I)NGOs တို့ကဲ့သို့သော အကောင်အထည်ဖော်ရေး မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် လမ်းကြောင်းဖွင့်ပေးထားသဖြင့်၊ EU သည် လက်ရှိမဟာဗျူဟာအကောင်အထည်ဖော်မှုကို အထောက်အကူဖြစ်စေရန် ယင်းအဖွဲ့အစည်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်းများ (SDs) ကို ကျော်လွန်၍ အကောင်အထည်ဖော်ရေးမိတ်ဖက်အဖွဲ့များသည် အောက်ပါတို့ကို ကူညီပေးမည်ဟု မျှော်လင့်သည် -

- စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်းများ (SDs) ကို ဆောင်ရွက်ရာတွင် အဓိကရေးပါသော စိတ်ဝင်စားပတ်သက်သူများကို ဖော်ထုတ်သတ်မှတ်ခြင်း၊

- EU စီမံကိန်းများအကောင်အထည်ဖော်မှုမှတစ်ဆင့် အပြုသဘောဆောင်သော အပြောင်းအလဲကို မြှင့်တင်လျက် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ဆက်စပ်သော ဖြစ်ရပ်အလိုက်လေ့လာချက်များ၊ တွေ့ရှိရသော သင်ခန်းစာများနှင့် အောင်မြင်သည့် အဖြစ်အပျက်အကြောင်းအရာများကို ဖော်ထုတ်သတ်မှတ်ခြင်းနှင့် ထုတ်ဝေခြင်း၊
- သင့်လျော်သောနေရာများတွင် မဟာဗျူဟာ၏ ရလဒ်များကို ဖြန့်ဖြူးခြင်းဖြင့် EU ၏ မြင်နိုင်မှု နှင့် ဆက်သွယ်မှုဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း နှင့်
- တစ်ဆင့်ခံ ရန်ပုံငွေထောက်ပံ့ရေးအခွင့်အလမ်းများ၊ သက်ဆိုင်ရာ ရန်ပုံငွေပေးအပ်ခြင်းခံရသော အဖွဲ့အစည်းများ၏ အမည်များ နှင့် စီမံကိန်းများ၏ အမည်များကို ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ပေးရေးအတွက် EU ထံသို့ သတင်းအချက်အလက်များ ထောက်ပံ့ပေးခြင်း။

အဖွဲ့ဝင်နိုင်ငံများ

စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်းများ (SDs)၊ လုပ်ငန်းလမ်းကြောင်းများ နှင့် အခြားအလှူရှင် ညှိနှိုင်းမှု ယန္တရားတို့မှတစ်ဆင့် လက်ရှိမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အဖွဲ့ဝင်နိုင်ငံများ (MS)အား အသိပေးသွားမည် ဖြစ်သည်။ ထို့ပြင် မိတ်ဖက်ဆောင်ရွက်မှုဆိုင်ရာ မဟာဗျူဟာအား အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် (အထူးသဖြင့် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်းများတွင်) တက်ကြွစွာပံ့ပိုးပေးရန် အဖွဲ့ဝင်နိုင်ငံများ (MS) အား ဖိတ်ခေါ်သွားမည် ဖြစ်သည်။

၇။ ဘေးအန္တရာယ် ဆန်းစစ်ခြင်း

အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော အနေအထားများ ပြောင်းလဲနေသော နိုင်ငံတွင် စီမံကိန်းဆောင်ရွက်ရာတွင် မျှော်လင့်မထားသည့်အရာများ ဖြစ်ပေါ်မှုကို အနည်းဆုံးဖြစ်စေရန် အခြားသော စီမံကိန်းများဆောင်ရွက်သည့်အတိုင်း အန္တရာယ်ဆန်းစစ်ခြင်းကို ဆောင်ရွက်ရန် လိုအပ်သည်။ အောက်ပါဇယားသည် ဖော်ထုတ်သတ်မှတ်ထားသော အန္တရာယ်များ နှင့် လျော့ချရေးအစီအမံများကို တင်ပြထားသည် -

ဇယား (၂) - အန္တရာယ် ဆန်းစစ်ခြင်း

| အန္တရာယ်များ | လျော့ချရေး အစီအမံများ |
|--|--|
| SD တွင် အားလုံးပတ်သက်ပါဝင်သည့် လုပ်ငန်းစဉ် ဖြစ် စေရန် - မြန်မာနိုင်ငံရှိ CSOs အရေအတွက် များပြားပြီး ၎င်းတို့ထံသို့ | CSOs တို့သည် ဆွေးနွေးသောခေါင်းစဉ် (ကိုယ်တိုင်ရွေးချယ်မှု) အရ သူတို့၏ စိတ်ဝင်စားမှုကို ပြုမည်ဟု မျှော်မှန်းသည်။ တက်ကြွသော CSOs တို့ကို ပါဝင်ခွင့်ပေးမည်။ ၎င်းမှာ အဓိကမကျလျှင် ရွေးချယ်ရေး စံသတ်မှတ်မှုများ နှင့် မှတ်ပုံတင်စနစ်ကို အသုံးပြုသွားမည်။ |

| | |
|--|---|
| <p>ရောက်ရှိရန် မလွယ်ကူလှပါ။ များစွာသော CSOs သည် အရွယ်အစား သေးငယ်ပြီး၊ စွမ်းရည်အကန့်အသတ်ရှိသည်။ များသောအားဖြင့် အဖွဲ့အစည်းကြီးများကြောင့် ထိခိုက်သည်။</p> | |
| <p>လက်ရှိမဟာဗျူဟာအကောင်အထည်ဖော်မှု အဆင့်နည်းပါးခြင်း - လမ်းပြမြေပုံ၏ အဓိကစိန်ခေါ်ချက်များထဲက တစ်ခုမှာ စီးပွားရေး အရင်းအမြစ်များ နှင့် ခေါင်းဆောင်မှုတို့ကြောင့် အကောင်အထည်ဖော်ဆောင်ရွက်မှုအဆင့် နည်းပါးခြင်းဖြစ်သည်။</p> | <p>လက်ရှိ မဟာဗျူဟာ၏ ကုန်ကျစရိတ်ကို ဆန်းစစ်ခဲ့သည်။ EU သည် ၎င်းကို အကောင်အထည်ဖော်ရန်၊ စောင့်ကြည့်လေ့လာရန် နှင့် အကဲဖြတ်ရန် ရန်ပုံငွေထားရှိသည်။</p> |
| <p>ဘာသာစကား အတားအဆီးများ - အောင်မြင်သော၊ မြို့ပြ CSOs တို့သည် အင်္ဂလိပ်စကားပြောသော ဝန်ထမ်းရှိသည်။ CSOs အများစုများ ဗမာစကား သို့မဟုတ် အခြား လူနည်းစုဘာသာစကားများကိုသာ ပြောသော ဝန်ထမ်းများ ရှိကြသည်။</p> | <p>ပေးထားသော ဆက်သွယ်မှုများ နှင့် သတင်းအချက်အလက်များ အများစုကို မြန်မာဘာသာသို့ ပြန်ဆိုသွားမည် ဖြစ်သည်။ ဤမဟာဗျူဟာအကောင်အထည်ဖော်မှုကို အထောက်အကူပြုမှု သည် ဒေသတွင်း ကျွမ်းကျင်မှု နှင့် အသိပညာတို့အပေါ် မှီခိုသည်။</p> |
| <p>နိုင်ငံရေးအနေအထားသည် CSOs တို့အတွက် ဆိုးရွားသော အခြေအနေသို့ ဦးတည်ပြောင်းလဲသွားသည်။</p> | <p>ဤမဟာဗျူဟာသည် ၎င်း၏ လုပ်ငန်းများကို မျှော်လင့်မထားသော နိုင်ငံရေး စိန်ခေါ်မှုများကို တုံ့ပြန်ရာတွင် လိုက်လျောညီထွေဖြစ်စေရန် ဒီဇိုင်းရေးဆွဲထားသည်။</p> |
| <p>လက်ရှိမဟာဗျူဟာတွင် EUD ၏ နောက်သုံးနှစ်အတွက် ဒေသခံ CSOs တို့ကို ရန်ပုံငွေချပေးမည့် နည်းလမ်းကြောင့် သက်ရောက်မှုမှာ အကန့်အသတ်ရှိနိုင်သည်။</p> | <p>EU သည် ဆက်သွယ်ရေးကြီးပမ်းမှုများကို တိုးမြှင့်စေမည်။ အင်္ဂလိပ် နှင့် မြန်မာ နှစ်ဘာသာဖြင့် မတူကွဲပြားသော ရန်ပုံငွေအခွင့်အလမ်း များအကြောင်းကို ရှင်းလင်းတိကျသော သတင်းအချက်အလက် များဖြင့် ဆောင်ရွက်ပေးမည်။</p> |
| <p>အရပ်ဘက်လူ့အဖွဲ့အစည်းအတွက် လုပ်ဆောင်မှုနယ်ပယ်နှင့် ပတ်သက်၍ အပြောင်းအလဲကို EUD က မမြင်တွေ့ရပါ။</p> | <p>ဤမဟာဗျူဟာအကောင်အထည်ဖော်ခြင်း နှင့် ဒေသခံ CSOs နှင့် တိုက်ရိုက် ဆက်သွယ်မှုရရှိခြင်းသည် အရပ်ဘက်လူ့အဖွဲ့အစည်းပါဝင်မှုအတွက် လုပ်နိုင်စွမ်းရှိသော ပတ်ဝန်းကျင်ကို အထောက်အကူ ဖြစ်စေသည့် စိန်ခေါ်မှုများနှင့် အောင်မြင်မှုများကို ဦးတည်လုပ်ဆောင်ရန် EU အား ထောက်ပံ့ကူညီသွားမည်။</p> |
| <p>ဒေသခံ CSOs တို့ ၏ သဘောတူလက်ခံမှု နည်းပါးခြင်း သို့မဟုတ် အကန့်အသတ်ရှိနေခြင်း။</p> | <p>နည်းပညာ နှင့် စီးပွားရေး အရင်းအမြစ်များရရှိမှုသည် SDs တို့တွင် ဒေသခံ CSOs ၏တို့ ပါဝင်မှုကို သေချာစေမည် ဖြစ်သည်။ သုတေသနဆောင်ရွက်မှု နှင့် ထိရောက်သော ဆက်သွယ်မှုတို့ အတွက် နည်းပညာအကူအညီကို ထောက်ပံ့ပေးမည်။ EUD သည် CSOs တို့၏ ပါဝင်မှုကို အားပေးတိုက်တွန်းရန် CSOs၊ INGOs လုပ်ငန်းလမ်းကြောင်းများ၊ ဒေသခံ ကွန်ရက်များ နှင့် ပလက်ဖောင်းများကို အထောက်အကူပြုသည့် EU က ရန်ပုံငွေ ချပေးသော အစီအစဉ်များကို အသုံးပြုမည် ဖြစ်သည်။ အသေးစိတ်ဆက်သွယ်မှုလုပ်ငန်းများကို ကြိုတင်ကြည့်ရှုနိုင်သည်။</p> |
| <p>စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်းအတွက် ရွေးချယ်သည့် ခေါင်းစဉ်များ နှင့်/သို့မဟုတ် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်းမှာ ဆွဲဆောင်မှုအကန့်အသတ်ရှိနေသည်။</p> | <p>စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်းကို ဒေသခံ CSOs တို့နှင့် ပထမဆုံးဆက်သွယ်မှုရှိသည့် နေရာတွင် တိုင်ပင်ဆွေးနွေးမှုများဖြင့် စီစဉ် ဆောင်ရွက်သွားမည်။ SD အတွက် ရွေးချယ်သော ခေါင်းစဉ်များသည် EU ကော်ပရေးရှင်း ကဏ္ဍများ နှင့် ဆက်စပ်မှု ရှိပြီး၊ အပြန်အလှန်အားဖြင့် ရန်ပုံငွေများ နှင့် EU စီမံကိန်းများဖြင့် ဆောင်ရွက်နေသော CSOs တို့နှင့် မျှော်ဆက်နေသည်။ စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားပိုင်း၏ ရလဒ်များသည် EU ရန်ပုံငွေများ ခွဲဝေချမှတ်ရာတွင် လွှမ်းမိုးမှု ရှိနိုင်သည်။ SD တွင် လာမည့် ရန်ပုံငွေအခွင့်အလမ်းများဆိုင်ရာ သတင်း အချက်အလက်များကို ထည့်သွင်းနိုင်သည်။</p> |
| <p>EU MS မှ ပါဝင်မှုနည်းခြင်း သို့မဟုတ် အကန့်အသတ်ဖြင့် ပါဝင်မှု။</p> | <p>EUD သည် ဤမဟာဗျူဟာအကောင်အထည်ဖော်မှုအပေါ် EU MS ကို အသိပေးမည် ဖြစ်ပြီး သူတို့၏ ပါဝင်မှုကို အားပေးတိုက်တွန်း</p> |

အထက်ပါ အန္တရာယ်ဆန်းစစ်ခြင်းကို အကောင်အထည်ဖော်သည့်ကာလအတွင်း ထွက်ပေါ်လာနိုင်သည့် မမျှော်လင့်နိုင်သော ကိစ္စရပ်များကို ကိုင်တွယ်ရန် ပုံမှန်အနေအထားဖြင့် ခေတ်နှင့်အညီပြင်ဆင် ပြုလုပ်သွားမည် ဖြစ်သည်။

၈။ စောင့်ကြည့်လေ့လာခြင်း နှင့် ဆန်းစစ်အကဲဖြတ်ခြင်း

လေ့လာစောင့်ကြည့်ခြင်း၊ ဆန်းစစ်အကဲဖြတ်ခြင်း နှင့် သင်ယူခြင်း (MEL) သည် ရလဒ်များကိုအခြေပြုသည့် မဟာဗျူဟာကို သေချာစေရန်အတွက် အဓိကကျသည်။ မဟာဗျူဟာ အကောင်အထည်ဖော်ခြင်းကို တိုးမြှင့်ရန်၊ မျှော်လင့်မထားသော ကိစ္စရပ်များကို ကိုင်တွယ်ရန် နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အနာဂတ်တွင် EU ၏ ချိတ်ဆက်ဆောင်ရွက်မှုကို လမ်းညွှန်ရန် သင်ယူမှုယန္တရားများကို လိုအပ်သည်။ ဤမဟာဗျူဟာ၏ သက်ရောက်မှုကို လေ့လာစောင့်ကြည့်ရန် နှင့် ဆန်းစစ်အကဲဖြတ်ရန် ရလဒ်အညွှန်းများကို လက်ရှိစာတမ်းတွင် ထည့်သွင်းထားသည်။ ဖြည့်သွင်းမှု နှင့် ရလဒ်များဆိုင်ရာ အညွှန်းများကိုလည်း ဆောင်ရွက်မှုအစီအစဉ်တွင် ဖြည့်ထားပြီး ဖြစ်သည်။ သို့ရာတွင် မဟာဗျူဟာစတင်သည်နှင့်တစ်ပြိုင်နက် MEL အစီအစဉ်ကို ရေးဆွဲသွားမည် ဖြစ်သည်။ ၎င်းတွင် လက်ရှိအညွှန်းများကို သုံးသပ်မှုများ ပါဝင်နိုင်သည်။ MEL တွင် CSOs မှ မဟာဗျူဟာ၏ အကောင်အထည်ဖော်တိုးတက်မှုနှင့်ပတ်သက်သည့် သူတို့ အမြင်များအပေါ် ပုံမှန်သဘောထားမှတ်ချက်များရရန်အတွက် ယန္တရားများကို ထည့်သွင်းသွားမည် ဖြစ်သည်။ ၎င်းတို့တွင် အောက်ပါတို့လည်းပါဝင်သည် -

- စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) အစီအစဉ် (agenda) အပေါ် မှတ်ချက်ပေးမှု ကဏ္ဍ။
- မေးလ်၊ ဖေ့စ်ဘွတ် နှင့် အခြားနည်းလမ်းများဖြင့် စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) ၏ ရလဒ်များကို မျှဝေခြင်း။
- စနစ်တကျ တွေ့ဆုံဆွေးနွေးသည့် စကားဝိုင်း (SD) ၏ ရလဒ်များကို CSO နှင့် INGO လုပ်ငန်းလမ်းကြောင်း များသို့ အစီရင်ခံခြင်း။

၉။ နောက်ဆက်တွဲစာရင်း

နောက်ဆက်တွဲ (၁) - EU-CSO မိတ်ဖက်ဆောင်ရွက်မှု မဟာဗျူဟာ၏ ဖော်ပြရှင်းလင်းမှုအတွက် နည်းလမ်း နှင့် လုပ်ငန်းစဉ်

နောက်ဆက်တွဲ (၂) - ဒေသခံ CSOs တို့အတွက် ထောက်ပံ့မှုများအတွက် EU သံကိုယ်စားလှယ်အဖွဲ့၏ အကောင်အထည်ဖော်ဆောင်ရွက်ရေးစနစ် အကျဉ်း

နောက်ဆက်တွဲ (၃) - မဟာဗျူဟာမြောက်မိတ်ဖက်ဆောင်ရွက်မှု မဟာဗျူဟာ၏ လော့ဖရိမ်ကွန်ချာ (logframe matrix)

နောက်ဆက်တွဲ (၄) - ဆောင်ရွက်မှုအစီအစဉ် (Action Plan)

နောက်ဆက်တွဲ (၅) - လက်ကမ်းစာစောင်